

# ပြည်ထောင်းလဲရေး

## အပစ်ပယ်ခံလိုက်ရပြီလား

## Reform abandoned?

မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ်  
ကမာနိုင်ငံအားလုံး၏  
လူအခွင့်အရေးအခြေအနေကို  
ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် အတွက်  
လွတ်လပ်စွာထုတ်ဖော်ပြေဆိုမှု  
ငါးနှစ်ဘဏ်သုံးသပ်ချက်

5-year review of  
freedom of expression  
for Myanmar's 2020 UN  
Universal Periodic Review



FREE EXPRESSION MYANMAR မြန်မာ

# ပြန်ကြားချက်

ဤသတေသနသည် Creative Commons Share Alike လိုင်စင်အရ လွတ်လပ်သောထုတ်ဖော်မြို့ခြင်း(မြန်မာ) [Free Expression Myanmar (FEM)]၏ မူပိုင်ခွင့် ရှိပါသည်။ ဤလိုင်စင်အရ FEM ကို အသိအမှတ်ပြုဖော်ပြန်းသင်၏ အသစ်ဖန်တီးမှုများအား တူညီသော စဉ်းမျဉ်းဖြင့် လိုင်စင်ပြုလုပ်ထားလျှင် ဤစာတမ်းအား စီးပွားရေးအရ မဟုတ်သည့်ပြန်လည်ထုတ်ဝေခြင်း၊ အနည်းငယ်ပြုပြင်ပြောင်းလဲခြင်းတို့ပြုလုပ်ရန် ကာ စီးပွားရေးအရာမဟုတ်သည့် သင့်လုပ်ငန်း (စာအုပ်စာတမ်း စသည်တို့) တွင် ထည့်သွင်းအသုံးပြနိုင်ပါသည်။

## FEM မိတ်ဆက်

လွတ်လပ်သောထုတ်ဖော်မြို့ခြင်း(မြန်မာ) [Free Expression Myanmar (FEM)] သည် လွတ်လပ်စွာ ထုတ်ဖော်မြို့ခြင်းနှင့် သတင်းအချက်အလက် လွတ်လပ်ခွင့်အရေးတွင် နှစ်ပေါင်းသော ဥပဒေပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ဆောင်ရွက်နေသော ဥပဒေချိုးဖောက်ခံရသူများကို ကာကွယ်နေသော ထိုအပြင် အကောင်းဆုံး နိုင်ငံတကာ အလေ့အထကောင်းများကို အလေးဂရုပြုလာအောင် လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ဤအစီရင်ခံစာသည် လိုအပ်နေသည့် သင့်လျှပ်သော ပြုပြင်ပြောင်းလဲမှုများ အလေးထားဂရုပြုလာရန် FEM ၏ ရည်ရွယ်ချက် တစိတ်တစ်ပိုင်းဖြစ်ပါသည်။

- [www.FreeExpressionMyanmar.org](http://www.FreeExpressionMyanmar.org)
- [www.facebook.com/FreeExpressionMyanmar](http://www.facebook.com/FreeExpressionMyanmar)
- [coordinator@FreeExpressionMyanmar.org](mailto:coordinator@FreeExpressionMyanmar.org)

ထိုတွင် ကျေးဇူးပြု၍ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

## Acknowledgements

The report is copyrighted under a Creative Commons Attribution-NonCommercial-ShareAlike License. This license lets you remix, tweak, and build upon FEM's work non-commercially, as long as you credit FEM and license your new creations under the identical terms.

## About FEM

Free Expression Myanmar (FEM) is a national human rights organisation that is expert in free expression and information, engaging in legal reform, defending victims of violations, and promoting best international standards.

This report forms part of FEM's objective to promote appropriate and needed reforms. See:

- [www.FreeExpressionMyanmar.org](http://www.FreeExpressionMyanmar.org)
- [www.facebook.com/FreeExpressionMyanmar](http://www.facebook.com/FreeExpressionMyanmar)
- [coordinator@FreeExpressionMyanmar.org](mailto:coordinator@FreeExpressionMyanmar.org)

## Support

FEM would like to thank Heinrich-Böll-Stiftung for supporting this project.




အကျဉ်းချုပ်	Summary.....	2
နိဒါန်း	Introduction.....	4
အပြည်ပြည်ဆိုင်ရာ တာဝန်ဝေါယာများ	International obligations .....	6
အလုံးစုံလွှမ်းခြီးသည့် ဥပဒေမှူးဘောင်	Overarching legal framework.....	8
ဒစ်ဂျစ်တယ် အခွင့်အရေး	Digital rights.....	11
မီဒီယာလွှာတ်လပ်မှု	Media freedom .....	14
ဆန္ဒထုတ်ဖော်ခွင့်	Right to protest.....	17
သတင်းအချက်အလက် ရပိုင်ခွင့်	Right to information.....	19
ခွဲခြားဆက်ဆံခြင်းနှင့် လျှော်ဆော်မှု	Discrimination and incitement.....	21
အစိုးရသို့ FEM ၏ အကြံပြုတိုက်တွန်းချက်များ	Recommendations to the State.....	24

# အကျဉ်းချုပ်

## Summary

States recommending အကြပ်ထားသော နိုင်များ	States' UPR recommendation	Implemented? အကောင်အထည် ဖော်ပါသလား	Situation improved? အပြောင်း တိုးတက်ပါသလား
	နိုင်ငံ အသီးသီး ၆၈ “ကမ္ဘာနိုင်ငံအားလုံး၏ လူအခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်” အပေါ်အကြပ်ချက်များ		
 	“အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပါ  <b>Ratify ICCPR</b> ”	  	  
 	“ကုလသမဂ္ဂအထူးကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ပါ  <b>Cooperate with Special Rapporteurs</b> ”		
 	“ဖွံ့ဖည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲပါ  <b>Reform Constitution</b> ”		
 	“လူအခွင့်အရေးအခြေပြု ချင်းကပ်မှုနည်းလမ်းများကို ပြောန်းကျင့်သုံးပါ  <b>Adopt human rights approach</b> ”		
 	“တရားဥပဒေစိုးမိုးမှုကို ကာကွယ်ပေးပါ  <b>Protect rule of law</b> ”		
 	“မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်ကို ပြင်ဆင်ဖွံ့ဖည်းပါ  <b>Reform MNHRC</b> ”		
 	“အပြစ်ကျိုးလွန်သော်လည်းအရေးမယူမှုများကို ရပ်တန့်ပါ  <b>End impunity</b> ”		
 	“သတင်းမီဒီယာဥပဒေကို ပြုပြင်ပြောင်းလဲပါ  <b>Reform media laws</b> ”		

	“သတင်းမီဒီယာကောင်စီကို ပြုပြင်ပြောင်းလဲပါ <b>Reform Press Council</b> ”	  	  
	“ဒစ်ဂျွဲစံတယ်အခွင့်အရေးကို ကာကွယ်ပေးပါ <b>Protect digital rights</b> ”	  	  
	“ဆန္ဒထုတ်ဖော်ခွင့်ဆိုင်ရာဥပဒေများကို ပြုပြင်ပြောင်းလဲပါ <b>Reform protest laws</b> ”	  	  
	“အင်အားအလွန်အကျိုးသုံးစွဲမှုကို လျှော့ချုပါ <b>Reduce use of force</b> ”	  	  
	“သတင်းအချက်အလက်ရပိုင်ခွင့် ကာကွယ်ပေးပါ <b>Protect right to information</b> ”	  	  
	“အမှန်းစကားလုံးဆော်မှုကို ဖြေရှင်းပါ <b>Address “hate speech”</b> ”	  	  
	“လိုင်းဝေသအခြေပြုပြဿနာများကို ဖြေရှင်းပါ <b>Address gender</b> ”	  	  
			
			
			
			
			

## Introduction

မြန်မာနိုင်း၏ ဒီပိုကရေစီအသွင်ကူးပြောင်းမှုသည် ၂၀၁၀ ပြည့်နှစ်တွင် တစ်စီတစ်ပိုင်းပွဲလုပ်သည့် ပထမဆုံး အထွေထွေရွေးကောက်ပွဲကို ကျင်းပပြီးနောက် အပေါ်သားအမည် ၂၀၁၀ ဖြစ်လာခဲ့သည်။ နောက်ဝါးနှစ်အကြော်ကျင်းပွဲသည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာတော့ NLD အိုးရ ပြန်လည်ပေါ်ပေါက်ခဲ့ပြီး ယူရှုစုံမှာတော့ မြန်မာနိုင်း၏ တတိယပြောက် အထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မည် ဖြစ်သည်။ ထို ၁၀ နှစ်ကာလ တစ်လျှောက်တွင် လွတ်လပ်စွာထုတ်ဖော်ပြုခဲ့ခြင်း၏ ယင်းအခွင့်အရေး၏ အစိတ်အပိုင်းများဖြစ်သည့် မြို့ဒီဒေသ၊ အစိမ်းဆေးမှု၊ ဆန္ဒတ်တော်မှု၊ သတ်မှတ်အချက်အလက်ရပိုင်ခွင့် နှင့် ခွဲခြားဆက်ဆံမှုတိုက်ပျက်ရေး တို့သည် ကြီးမားသော ဖြိမ်းခြောက်မှုများနှင့် ကြိုတွေ့ခဲ့ရပြီး ရုရွှေနံရိုခါလောက်သာ လေးစားအသိအမှတ်ပြုခဲ့ရသည်။ ဤအစီရင်ခံစာတွင် ထိုအပြောင်းအလွှာများကို စစ်ဆေးဖော်ထုတ်ထားပါသည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲ ပြီးချိန်မှတ်၍ ကုလသမဂ္ဂ၏ “ကမ္မာနိုင်းအားလုံး၏ လူအခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်” (Universal Periodic Review) [အတိုကောက်အနေဖြင့် - UPR] သည် မြန်မာလူအား အခြေအနေဖြင့် နှစ်ကြိမ်းစစ်ဆေးသုံးသပ်ခဲ့ပြီးဖြစ်ကာ ၂၀၁၀ ပြည့်နှစ် နောင်းပိုင်း တွင် တတိယအကြိမ်းပြောက် စစ်ဆေးသုံးသပ်မည် ဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်း၏ လူအခွင့် အရေးအခြေအနေများကို ယူပြီအားပေါ်လောက်စွာ ဖြစ်ပေါ်လေ့ရှိသည်။ မြန်မာနိုင်း၏ ၂၀၁၀ ယူပြီအာလုပ်ငန်းစဉ် မတိုင်မီ ရှေ့ပြီးအနေဖြင့် မြန်မာအိုးရ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများက ငါးတို့၏ ကိုယ်ပိုင်သုံးသပ်တွေ့ရှုချက်များကို တင်ပြထားပြီး ဖြစ်သည်။ ယူပြီအာတွင် သုံးသပ်နေစဉ်အတွင်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းက မြန်မာနိုင်းကို လူအခွင့်အရေးအခြေအနေ တိုးတက် လာစေရန် မည်ကဲ့သို့ လုပ်ဆောင်သုံးသပ်နှင့် ပတ်သက်၍ မေးခွန်းမေးမြန်နိုင်သလို အကြံပြုချက်လည်း ပေးနိုင်သည်။ သုံးသပ်မှုဖြစ်စဉ်အပြီးတွင် ထိုအကြံပြုချက်များကို ဖော်ဆောင်ရန် မြန်မာနိုင်းဘက်က ကတိ ကတိပြုခဲ့သလား သို့မဟုတ် မှတ်တမ်းတင်ရှုသက်လုပ်ခဲ့သလားဆိုတာနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ အစီရင်ခံစာတစ်စွဲတွင် ထွက်ပေါ်လာမည် ဖြစ်သည်။

ဤအစီရင်ခံစာသည် မြန်မာနိုင်း၏ ၂၀၁၀ ပြည့်နှစ် ယူပြီအာလုပ်ငန်းစဉ်အတွက် FEM ကတ်သွင်းသော အစီရင်ခံစာ ဖြစ်သည်။ ၂၀၁၅ ယူပြီအာတွင် မြန်မာအိုးရကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်းများက အကြံပြုခဲ့သည့် အမျိုးမျိုး သော တိုက်တွန်းချက်များအနေကို လွှတ်လပ်စွာထုတ်ဖော်ပြုခဲ့ခြင်းစွာပေးပို့သည်။ အကြံပြုချက် အားလုံး ကို ဖော်ပြထားသည်။ FEM သည် ၂၀၁၅ ယူပြီအာ အကြံပြုတိုက်တွန်းချက် တစ်ခုချင်းစီတိုင်းကို အကဲဖြတ် စစ်ဆေးထားပြီး

7 November 2020 marks 10 years of Myanmar's democratic transition. In 2010, the first partially-open general elections took place creating the quasi-civilian USDP government. Five years later, the 2015 general elections returned an NLD government. This year, Myanmar will have its third general elections. Over those 10 years, the right to freedom of expression – including its components media, digital, protest, right to information, and anti-discrimination – has faced great threats and in some cases been upheld. This report examines those changes.

Since the 2010 general elections, a UN mechanism called the “Universal Periodic Review” (UPR) has reviewed Myanmar’s human rights situation twice, and will review Myanmar a third time later in 2020. Every UN Member State has their human rights situation individually reviewed once every five years under the UPR. Prior to Myanmar’s 2020 UPR, the Myanmar government, UN agencies, and civil society organisations have all submitted their own assessments. During the Myanmar UPR, every UN Member State will be able to ask questions and make recommendations on how Myanmar should improve its human rights situation. At the end of the review, a UN report will be written in which the Myanmar government either commits to implement those recommendations, or just notes them.

This report is FEM’s submission to Myanmar’s 2020 UPR. It includes all of the different UN Member States’ recommendations relating to freedom of expression which were made to Myanmar in the previous 2015 UPR. FEM has assessed each of the 2015 UPR recommendations and explained whether those recommendations have been implemented or not, and also whether that situation has improved, remained the same, or worsened over the past five years. Due to the submission rules on word count, FEM’s response to each recommendation is a brief summary, with an endnote explaining the source of that analysis. All of the sources are FEM’s previous reports, analysis, and statements.

ထိအကြပ်ပြတိက်တွန်းချက်များကို အကောင်အထည်ဖော်ခြင်း ရှိမရှိနှင့်  
ပြီးခဲ့သော ငါးနှစ် အတွင်း အခြေအနေတိုးတက်မှု ရှိမရှိ  
နိဂုံအတိုင်းမဟုပြောင်းလဲဘဲ ရှိမရှိ ပိုမိုဆိုးရွားလာမှ ရှိမရှိကို ရှုံးလင်း  
ထားသည်။ (ယူပီအာသို) အစီရင်ခံတင်သွင်းရာတွင် စကားလုံးအော်အတွက်  
စဉ်းမျဉ်းရှိသည့် အတွက် FEM သည် အကြပ်ပြတိက်တွန်းချက်များကို  
အနှစ်ချုပ်အနေဖြင့်သာ သုံးသပ်ထားသည်။ သို့သော် သုံးသပ်ချက်ကို  
ရှုံးလင်းသည်ရင်းမြစ်များကို အဆုံးမှတ်စုံ (endnote) ဖြင့်  
ပြန်လည်ဖော်ပြထားသည်။ ရည်ညွှန်းထားသည့် ရင်းမြစ်အားလုံးသည် FEM  
၏ ယခင်ကထုတ်ဝေထားသော အစီရင်ခံစာများ၊ သုံးသပ်ချက်များနှင့်  
ထုတ်ပြန်ချက်များ ဖြစ်သည်။

## "အစိုးရ" ဟူသော

### စကားရပ်၏အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ်မှတ်ချက်

မြန်မာနိုင်ငံ၏ ဖွံ့ဖည်ပုံအခြေခံဥပဒေတွင် အစိုးရ၏ များပြားလှသော  
လုပ်ငန်းစဉ်များထည့်သွင်းပါရှိထားသည်။ ထိုလုပ်ငန်းစဉ်များတွင်  
ရွှေးကောက်ခံအရပ်သားကိုယ်စားလှယ်များ၏အာဏာဖြင့်  
လုပ်ဆောင်ရွက်ခြင်းမဟုတ်ပဲ စစ်တပ်အာဏာဖြင့် ဆောင်ရွက်ရသော  
ရဲလုပ်ငန်းပါဝင်သည်။ ရွှေးကောက်ခံအရပ်သားကိုယ်  
စားလှယ်များ၏အာဏာဖြင့်ဆောင်ရွက်ရခြင်းမဟုတ်ဘဲ စစ်တပ်၏  
ပြုလေအာဏာအရ ဆောင်ရွက်စေရသည်။ စင်စစ်တွင် ထိုထို ထည့်သွင်းပါ  
ရှိခြင်းက လုပ်ပိုင်ခွင့်အာဏာထပ်နေပြီး ရံဖန်ရခံခြားရခက်သည်  
အစိုးရနှစ်ခုအပြိုင် ပေါ်ပေါက် ဖြစ်ပေါ်စေသည်။ ကြုံ  
အစီရင်ခံစာတွင်ပါရှိသော "အစိုးရ" ဟူသော စကားရပ်ကို သုံးစွဲသော  
စာသား အဓိပ္ပာယ်သည် အတိအလင်းခွဲခြားခြင်းမရှိပဲ အစိုးရရော စစ်တပ်ပါ  
နှစ်ဖွံ့ဖြိုးကို ရည်ညွှန်းခြင်းဖြစ်ပါသည်။

### A note on the definition of "Government"

Myanmar's Constitution puts several government functions, including the police, under the authority of the military, rather than under the authority of elected civilian representatives. In effect, this creates two parallel governments whose power is overlapping and often difficult to separate. References to the "government" in this report should be understood to include both parties unless they have been explicitly separated.

# အပြည်ပြည်ဆိုင်ရာ တာဝန်စွဲရား

## International obligations



နိုင်ငံပေါင်း ၂၇ နိုင်ငံက မြန်မာနိုင်ငံကို “ICCPR ကို  
အတည်ပြုလက်မှတ်ရေးထိုးရန်” အကြံပြုတိုက်တွန်းခဲ့သည်။ ။ FEM ၏  
တွေ့ရှုချက်အရ ၂၀၁၅ ခုနှစ်မှ ယခုချိန်ထိ ယင်းအကြံပြုတိုက်တွန်းချက်ကို  
အကောင် အထည်ဖော်ခြင်း သိမ္မဟုတ် အောက်ခြေတွင်ရှုနေသည့်  
လူအခွင့်အရေးနှင့်ပတ်သက်သော ကိစ္စရပ်များ အပေါ်  
အလေးထားစဉ်းစားမှု တိုးတက်လာခြင်း မရှိသေးပေါ်။

အစိုးရသည် အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ  
သဘောတူစာချုပ် ICCPR ကို အတည်ပြု လက်မှတ်ရေးထိုးမည်  
ဖြစ်ကြောင်း လူသိရှင်ဗြားပြောကြားချက်နှင့် ကုလသမဂ္ဂသို့  
ဖြော်ဗျားချက်များ၏ အကြံမြှုပ်နှံခြင်း ကတိကဝ်တုပြုခဲ့သည်။ ၂ သို့သော်  
အစိုးရဘက်က လုပ်ဆောင် ပြီးစီးခွဲခြင်း မရှိသလို လွှတ်တော်၍  
ကြိုးစားမှုများကိုလည်း အစိုးရက လိုလားထောက်ခံခြင်း မရှိခဲ့ပါ။ ၃

27 countries recommended that Myanmar:<sup>1</sup> “Ratify the ICCPR” – FEM has seen no implementation of this recommendation or improvement in the underlying human rights concern since 2015.

The State has repeatedly committed to ratifying the International Covenant for Civil and Political Rights (ICCPR) both publicly and to the UN.<sup>2</sup> However, the State has not done so and a parliamentary attempt was not supported by the government.<sup>3</sup>

### Requesting States



“ကုလသမဂ္ဂအထူးကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ပါ

## Cooperate with Special Rapporteurs”

Implemented? Situation improved?

နိုင် ၁၀ နိုင်ငံက “ကုလသမဂ္ဂအထူးကိုယ်စားလှယ် (UN Special Rapporteurs) များနှင့် ပူးပေါင်းဆောင်ရွက်ရန်” မြန်မာနိုင်ငံကို အကြံပြုတိုက်တွန်းခဲ့သည်။ FEM ၏ တွေ့ရှုချက်အရ ၂၀၁၅ ခုနှစ်မှ ယခုချိန်ထိ ယင်းအကြံပြုတိုက်တွန်းချက်ကို တစ်စီတ်တစ်ပိုင်းသာ အကောင်အထည်ဖော်ခဲ့ပြီး အောက်ဖြစ်ပို့နေသည့် လူအခွင့်အရေးနှင့်ပတ်သက်သော ကိစ္စရပ်များအပေါ် အလေးထားစဉ်းစားမှုသည် ပိုမိုဆိုရားလာခဲ့ သည်။

အစိုးရသည် ကုလသမဂ္ဂအထူးကိုယ်စားလှယ်များ၏ တရားဝင်စာများဖြင့် ပြောဆိုခက်သွယ်မှုများကို ထိတွေ့ဆက်ဆံမှုရှိသော်လည်း ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်မှ မရှိခဲ့ပါ။ မြန်မာနိုင်ငံဆိုင်ရာ ယခင်အထူးကိုယ်စားလှယ်နှင့် သူ၏ အခန်းကာလွှာ၊ သူ၏ တရားဝင်ထုတ်ပြန်ချက်များကို သတင်းတေများဖြင့် တိုက်ခိုက်ခြင်း၊ ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်ခြင်းများကိုလည်း အစိုးရက ဆက်လက်အားပေး အားမြှောက် လုပ်ခဲ့သည်။

10 countries recommended that Myanmar:<sup>4</sup>

“Cooperate with UN Special Rapporteurs” – FEM has seen partial implementation of this recommendation but also the underlying human rights concern has worsened since 2015.

The State has engaged with UN Special Rapporteurs’ “communications” (official letters to the State) but has failed to cooperate with them, the Special Rapporteur for Myanmar in particular. The State has also continued to encourage disinformation about and hostility towards the former Special Rapporteur for Myanmar, her role, and her statements.

# အလုံးစုံလွမ်းခြားသည့် ဥပဒေမှုဘောင်

## Overarching legal framework



Bahrain

“ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးဆွဲပါ

**Reform Constitution**

Implemented?

Situation improved?

နိုင်ငံတော်းကို “မြန်မာနိုင်ငံကို “လူအခွင့်အရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပိုမိုခိုင်းမှုမှ ပြောန်းပေးရန်” အကြံပြုတိုက်တွန်းခဲ့သည်။<sup>၅</sup> FEM ၏ တွေ့ရှုချက်အရ ၂၀၁၅ ခုနှစ်မှ ယခုချိန်ထိ ယင်းအကြံပြု တိုက်တွန်းချက်ကို အကောင်အထည်ဖော်ခြင်း သို့မဟုတ် အောက်ခြေတွင်ရှိနေသည့် လူအခွင့်အရေးနှင့် ပတ်သက်သော ကိစ္စရပ်များ အပေါ် အလေးထားစဉ်းစားမှု မရှိသေးပေ။

FEM သည် ပြည်တွင်နှင့် နိုင်ငံတကာ အဖွဲ့အစည်း ၂၂ ကို ဦးဆောင်၍ လွှတ်တော်တွင် ဖွဲ့စည်းသည့် “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ဗုံးပေါင်းကော်မတီ” သို့ လွှတ်လပ်စွာထုတ်ဖော်ခြင်းအတွက် အကြံပြုတိုက်တွန်းချက်များ ပေးပို့ခဲ့သည်။<sup>၆</sup> သို့သော ကော်မတီက အရပ်ဘဏ်အဖွဲ့အစည်းများနှင့် စွေ့စပ်ဆောင်ရွက်ခြင်းမျှ မရှိခဲ့ပေ။ ထိုပြင် ကော်မတီ၏ နောက်ခံး အကြံပြုတိုက်တွန်းချက်များ၏ လွှတ်လပ်စွာထုတ်ဖော်ပြုခွဲ့ခွင့် အပါအဝင် လူအခွင့်အရေးဆိုင်ရာ အကြံပြု တိုက်တွန်းချက်များကို ဖယ်ထုတ်ထားခဲ့သည်။<sup>၇</sup>



Nicaragua



Portugal

“လူအခွင့်အရေးအခြေပြု ချဉ်းကပ်မှုနည်းလမ်းများကို ပြောန်းကျင့်သုံးပါ

**Adopt human rights approach**

Implemented?

Situation improved?

နိုင်း နှစ်နိုင်ငံက ဖြန်မှု့နိုင်ငံကို “ဥပဒေပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေစဉ်အတွင်း လူအခွင့်အရေး အခြေပြုချဉ်းကပ်မှုနည်းလမ်းကို သုံးရန်” အကြံပြုတိုက်တွန်းခဲ့သည်။<sup>၈</sup> FEM ၏ တွေ့ရှုချက်အရ ၂၀၁၅ ခုနှစ်မှ ယခုချိန်ထိ ယင်းအကြံပြု တိုက်တွန်းချက်ကို အကောင်အထည်ဖော်ခြင်း သို့မဟုတ် အောက်ခြေတွင်ရှိနေသည့် လူအခွင့်အရေးနှင့်ပတ်သက်သော ကိစ္စရပ်များအပေါ် အလေးထားစဉ်းစားမှု ထိုးတက် လာခြင်း မရှိသေးပေ။

2 countries recommended that Myanmar:<sup>8</sup> “Use a human rights approach when reforming laws” – FEM has seen no implementation of this recommendation and the underlying human rights concern has worsened since 2015.

၂၀၁၅ ခုနှစ်မှစ၍ ဥပဒေပြုပြင်ဖြောင်းလဲရေး လုပ်ငန်းစဉ်သည် အရည်အသွေးအားဖြင့် ပွင့်လင်းမြင်သူမှုမရှိ ခြင်း၊ လက်လှမ်းမမီန်ခြင်းနှင့် မဗ္ဗားများတို့ ရှိလာခဲ့သည်။ ၉ ပြီးခဲ့သောနှစ်အတွင်း လွှာတော်၏ အရပ်ဘက်အဖွဲ့အစည်းများ၏ ပါဝင်ဆွေးနွေးမှု တို့ အဟန်အတား တိုးမြင့်လိုက်သည်။<sup>၁၁</sup> ထိုတဲ့တွင် လွှာတော် အမတ်များကို အရပ်ဘက်အဖွဲ့အစည်းများနှင့် မတွေ့ဆုံးရန် အမိန့်တုတ်ပြန်ချက်က တစ်နှစ်အပါအဝင် ဖြစ် သည်။ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ အဖွဲ့အစည်းများအနေဖြင့် ဆန္ဒရှိမှုသာ မှတ်ပုံ တင်နိုင်သော်လည်း လက်တွေ့တွင် အစိုးရအရာရှိများနှင့် အဖွဲ့အစည်းများက မှတ်ပုံမတင်ထားသော အရပ်ဘက် အဖွဲ့အစည်းများနှင့် ထိုတွေ့ဆက်ဆံခြင်း မရှိပေ။

Since 2015, the process of legal reform has been opaque, inaccessible, and arbitrary in nature.<sup>၉</sup> Over the past year, the State has increased barriers to civil society consultation in parliament, including by ordering MPs not to meet with civil society.<sup>၁၀</sup> Although the Association Law provides that registration is not mandatory, in practice State individuals and institutions will not engage with unregistered civil society organisations.



Singapore



Korea



Hungary

## “တရားဥပဒေစိုးမိုးမှုကို ကာကွယ်ပေးပါ

### Protect rule of law”

Implemented?

Situation improved?

နိုင်ငံ သုံးဦးငိုင်ငံကို “တရားဥပဒေစိုးမိုးရေး ဥပဒေဆိုင်ရာ စံနှုန်းများနှင့် တရားစီရင်ရေးမဆိုင် ပြုပြင်ဖြောင်းလဲရေးကို ပိုမိုခြင်ချင်မှုမှ လုပ်ဆောင်ရေးနှင့် တိုက်တွန်းအကြော်ခြားသည်။” FEM ၏ တွေ့ရှိချက် အရပါဝါး ခုနှစ်မှ ယခုချိန်ထိ ယင်းအကြော်ပြု တိုက်တွန်းချက်ကို အကောင်အထည်ဖော်ခြင်း ဘို့မဟုတ် အောက်ခြောက်တွေ့ရှိနေသည့် လူအခွင့်ပတ်သက်သော ကိစ္စရပ်များအပေါ်အလေးထားစဉ်းစားမှ တိုးတက်လာခြင်း မရှိသေးပေ။ အမှုစီရင်ထုံးများကို ကြည့်ခြင်းအားပြင့် တရားရုံးများသည် လွှာတဲ့လပ်စွာထုတ်ဖော်ပြုခြင်းအတွက် ကာကွယ်ခုံမံမားပေးသေးသည် အပြင် လွှာတဲ့လပ်စွာထုတ်ဖော်ပြုခြင်းမှာ ပတ်သက်သော်လည်း ရာဇ်ဝတ်ကြောင်းအာရ တရားစွဲဆိုထားသော အမှု များမှာ တရားစွဲဆိုခဲ့ရသူများအပေါ် သိသာတင်ရှားဆိုးရှားသော ပြီမ်းခြောက်မှုများ လုပ်ဆောင်နေသည်ကို တွေ့ရှိနိုင်သည်။

3 countries recommended that Myanmar:<sup>၁၁</sup>

“*Strengthen the rule of law, legal standards, and judicial reform*” – FEM has seen no implementation of this recommendation or improvement in the underlying human rights concern since 2015.

Case law shows that the courts still do not defend freedom of expression, and indeed the courts pose a significant punitive threat to those facing freedom of expression-related criminal prosecutions.<sup>၁၂</sup>

#### Requesting States



## “မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းပါ

### Reform MNHRC”

Implemented?

Situation improved?

နိုင်ငံ ရှစ်နိုင်ငံက မြန်မာနိုင်ငံကို “မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မျှင်ကို ပိုမိုခိုင်မာအောင် လုပ် ဆောင်ရန်” အကြံပြုတိုက်တွန်းခဲ့သည်။<sup>13</sup> FEM ၏ တွေ့ရှိချက်အရ ၂၀၁၅ ခုနှစ်မှ ယခုချိန်ထိ ယင်းအကြံပြု တိုက်တွန်းချက်ကို အကောင်အထည်ဖော်ခြင်း သို့မဟုတ် အောက်ခြေတွင်ရှိနေသည့် လူ့အခွင့်အရေးနှင့် ပတ်သက်သော ကိစ္စရပ်များအပေါ်အလေးထားစဉ်းစားမှု တိုးတက်လာခြင်း မရှိသေးပေ။

လူ့အခွင့်အရေးကော်မျှင်သည် ပြည်သူ့ရေးရာ အခွင့်အရေးနှင့် လွှတ်လပ်စွာထုတ်ဖော်ပြုခိုင်ငံ အပါအဝင် နိုင်ငံရေးအခွင့်အရေး ချိုးဖောက်မှုများကို ဦးစားပေး စုစုပေါင်းစပ်ဆောင်ရွက်ပေးခြင်း မရှိသလို ကျူးလွှာသူများ တာဝန်ခံယူရှိစေရေးကို အဓိက ရည်မှန်ချက်တွင် လုပ်ဆောင်ရန်လည်း ထလ္လာသွေးစဉ်းစားခြင်း မရှိပေ။<sup>14</sup> ၂၀၁၅ မှ ယနေ့အချိန်ထိ အစိုးရက (သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်) တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ ကော်မရှင်အဖွဲ့ဝင်အားလုံးကို အစားထိုးခန့်အပ်ခဲ့သည်။ ခန့်အပ်လိုက်သည့် လက်ရှိကော်မရှင်အဖွဲ့ဝင်အားလုံးတွင် လူ့အခွင့်အရေး နောက် ကြောင်းရာဝေင်ရှိသူ တစ်ယောက်မျှ မပါရှိပေ။



## “အပြစ်ကျူးလွန်သော်လည်းအရေးမယူမှုများကို ရပ်တန်ပါ End impunity”

Implemented?

Situation improved?

နိုင်ငံ ကိုးီးနိုင်ငံက မြန်မာနိုင်ငံကို “လက်စားချေ တုံ့ပြန်သည့်လုပ်ရပ်နှင့် ပြန်မှုကျူးလွှား အရေးယူမခံရသဲ လွှတ်ပြောက်နေသည့် ကိစ္စရပ်များကို စုစုပေါင်းစပ်ဆောင်ရွက်ပေးရန်” အကြံပြုတိုက်တွန်းခဲ့သည်။<sup>15</sup> FEM ၏ တွေ့ရှိချက်အရ ၂၀၁၅ ခုနှစ်မှ ယခုချိန်ထိ ယင်းအကြံပြုတိုက်တွန်းချက်ကို အကောင်အထည်ဖော်ခြင်း သို့မဟုတ် အောက်ခြေတွင်ရှိနေသည့် လူ့အခွင့်အရေးနှင့်ပတ်သက်သော ကိစ္စရပ်များအပေါ်အလေးစဉ်းစားမှု တိုးတက်လာခြင်း မရှိသေးပေ။

သတင်းထောက်များနှင့် လူ့အခွင့်အရေးကာကွယ်စောင်ရွက်သူများကို ဥပဒေအရဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ အကြော်ဖက်မှုများသည် ၂၀၁၅ ခုနှစ်ကတည်းက ပိုတိုးလာသည်။<sup>16</sup> ၂၀၁၅ တွင် အသတ်ခံရသော သတင်းထောက်တစ်ဦးအပါအဝင် နိုင်ငံအတွင်း အသတ်ခံရသည့် သတင်း ထောက်ပါးဦးအတွက် လုံလုံးလောက်လောက် စုစုပေါင်းစပ်ဆောင်ရွက်ခြင်း မရှိခဲ့ပေ။<sup>17</sup> အစိုးရသည် ထုတ်ဖော်ပြုခိုင်ငံရှိနေသူများကို ကိုင်တွယ်ဖြေရှင်းရန် တစ်စာတက်တစ်စ ဆန္ဒပိန်းလာ သည်။<sup>18</sup>

8 countries recommended that Myanmar:<sup>13</sup> “*Strengthen the Myanmar National Human Rights Commission*” – FEM has seen no implementation of this recommendation or improvement in the underlying human rights concern since 2015.


The Commission does not prioritise investigations into violations of civil and political rights, including freedom of expression, and does not consider holding perpetrators accountable to be one of its primary goals.<sup>14</sup> Since 2015, all commissioners have been replaced, without consultation, by the State, and none of the current commissioners have backgrounds in human rights.

9 countries recommended that Myanmar:<sup>15</sup> “*Investigate and end reprisals and impunity*” – FEM has seen no implementation of this recommendation or improvement in the underlying human rights concern since 2015.

Legal, physical, and psychological violence towards journalists and human rights defenders (HRDs) has increased since 2015.<sup>16</sup> There has been no adequate investigation into the five journalists who have been killed in Myanmar, one of which was killed since 2015.<sup>17</sup> The State has also become less willing to address crimes against expression.<sup>18</sup>

# ဒစ်ဂျစ်တယ် အခွင့်အရေး

## Digital rights



နိုင်ငံတစ်နိုင်ငံက မြန်မာနိုင်ငံကို "အင်တာနက်ဆိုင်ရာ စည်းကြပ်မှုများကို လူအခွင့်အရေး စံချိန်စံနှုန်းများ နှင့်အညီဖြစ်စေရေး လုပ်ဆောင်ရန်" အကြံပြုတိုက်တွန်းခဲ့သည်။<sup>19</sup> FEM ၏ တွေ့ရှုချက်အရ ၂၀၁၅ ခုနှစ်မှ ယခုချိန်ထိ ယင်းအကြံပြုတိုက်တွန်းချက်ကို အကောင်အထည်ဖော်ပြုခြင်းမရှိခဲ့သလို အောက်ပြုတွေ့ရှုနေ သည့်  
လူအခွင့်အရေးနှင့်ပတ်သက်သော ကိစ္စရှင်များအပေါ်  
အလေးတားစဉ်းတားမှုသည် ပိုမိုပင် ဆိုးရွား လာခဲ့သည်။

၂၀၁၅ ခုနှစ်မှစ၍ အစိုးရသည် ဒစ်ဂျစ်တယ်ကဏ္ဍတွင် လွတ်လပ်စွာထုတ်ဖော်ခိုခြင်းကို ထပ်မံ ကန်သတ်ရန် ကြိုးတားလာခဲ့သည်။<sup>20</sup> အပုံးရက်အား အပွဲ့အစည်း ဖြစ်ပေးပို့ခြင်းကို ထိုပြင်ဆင်ပြီး ဥပဒေကလည်း လွတ်လပ်စွာထုတ်ဖော်ခိုခြင်းကို ဟန်တားစွက်ဖော်နေခဲ့သည်။ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်ရန် အဆိုပြုတားသော ပြင်ဆင်ချက်ဥပဒေကြမ်းကို အတည်ပြုခဲ့မည်ဆိုပါက လွတ်လပ်စွာထုတ်ဖော်ခိုမှုတို့ ရာဝတ်ကြောင်းအရ ကုန်သတ်မှုများသာ ပိုများလာမည် ဖြစ်သည်။ လက်ရှိတွင် အဆိုပြုတားသော ပြင်ဆင်ချက်ဥပဒေကြမ်းသည် မြင်သာထင်သာမရှိ၍ မတင်မကျေအနေအထား တွင် ရှိနေသည်။ အစိုးရက် "ဆိုက်ဘာရာဝတ်မှုဆိုင်ရာ ဥပဒေမှုဘောင်" တစ်ရပ်ကို ရေးဆွဲပြုစုစုပေါင်းသည်။ သို့သော် ထိုမှုဘောင်တွင် လွတ်လပ်စွာထုတ်ဖော်ခိုခြင်းကို ရာဝတ်ကြောင်းအရ ဟန်တားစွက်နေသည့် ပြာန်းချက်များ ထပ်တိုးလာမည် မေတ္တာမည် ကို ကွဲကွဲပြားပြား မသိရှိရှင်းသေးပေါ် ဥပမာ အသရေးဖျက်မှုကို ရာဝတ်မှုအဖြစ်ပြောန်းသည့် ခုနှစ် ခုမြောက် ဥပဒေပြောန်းချက်တစ်ခု ထိုမှုဘောင်တွင် ပါကောင်းပါလာနိုင်သည်။ လွတ်လပ်စွာထုတ်ဖော်ခိုခြင်းကို ဟန်တားစွက်ဖော်နေသည် ဒေါ်လက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြင်ဆင်ရန် ကြိုးတားခြင်း၊ ကတိကဝ်ပြုခြင်းလည်း တစ်စုတစ်ရာ မရှိခဲ့ပေါ်။ ထို့အပြင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အဆိုပြုတားသေားလည်း အစိုးရသည် အဖွဲ့လိုင်း ပုဂ္ဂိုလ်ရေးလွတ်လပ်မှု သို့မဟုတ် ပုဂ္ဂလိကအချက်အလက်ကို ကာကွယ်ရန် သို့မဟုတ် ဆက်သွယ်ရေးလိုင်း များကို

1 country recommended that Myanmar:<sup>19</sup> "Ensure internet regulation complies with human rights standards" – FEM has seen no implementation of this recommendation and the underlying human rights concern has worsened since 2015.

Since 2015, the State has attempted to further restrict freedom of expression in the digital space.<sup>20</sup> Following a civil society campaign, the Telecommunications Law was superficially amended, without proper consultation, and the amended law continues to interfere with freedom of expression.<sup>21</sup> A proposed amendment to the Law Protecting the Privacy and Security of Citizens would if adopted add yet more criminal restrictions to freedom of expression.<sup>22</sup> The proposed amendment is in opaque limbo. The State has initiated the development of a "cyber-crimes framework" although it is as yet unclear whether this will include further criminal interference in freedom of expression, via for example a seventh criminal defamation provision. No attempt to amend the Electronic Transactions Law, which interferes in freedom of expression, has been made or promised.<sup>23</sup> Despite the proposed amendment to the Law Protecting the Privacy and Security of Citizens, the State has not attempted to legislate to protect online privacy or personal data, or to regulate communications interception, all of which lack a legal framework.<sup>24</sup>

The State has greatly consolidated control over access to the internet since 2015. The State gave a military conglomerate a telecoms licence, together with regulatory leeway in order for it to establish a large subscriber base, effectively reversing earlier deregulation which saw foreign private providers both gain market dominance and vastly increase internet access.<sup>25</sup> As a result, the State has regained direct authority over more than half of all mobile subscribers, which, combined with the lack of privacy, data protection, and communications

ကြားဖြတ်နားထောင်ခြင်းကို စနစ်တာကျ စည်းကြပ်ရန်  
ကြီးဘူးမှုမရှိသေးသည့်အတွက် ထိုကိစ္စရပ် အားလုံးသည် ဥပဒေမှုဘော်  
ကင်းမှုနေသည်။

အစိုးရသည် ၂၀၁၅ ခုနှစ်မှစတင်၍ အင်တာနက်အသုံးပြုခွင့်ကို  
အပြည်အဝထိန်းချုပ်လိုက်သည်။ အစိုးရ သည် စစ်ဘက်  
စီးပွားရေးစုပေါင်းစပ်ပေါင်းအဖွဲ့ကြီးတစ်ခုကို ငွေ့သွင်း၍၍ သုံးစွဲသူ  
(subscriber) စုဆောင်းရေး အဓိကအားပြုလုပ်ဆောင်ရွက်စွာ အတွက်  
စည်းကော်တင်းကျပ်မှုအပိုင်းတွင် လူဗျာလွန်သုံးရှိသည်  
လမ်းကြောင်းတစ်ခုဖြင့် တယ်လီလောက်သွယ်ရေးလုပ်ငန်းလိုင်စင်  
ချေပေးခဲ့သည်။ နိုင်ငံ့ခြား ပုဂ္ဂလိကကုမ္ပဏီများကို ဈေးကွက်လွှားမြို့မှုများ  
အင်တာနက်လာရ်လုမ်းမီးမှု၏ အကြီးအကျယ်အောင်မြင်စွဲခဲ့သည်  
အစောင့်းစည်းမျဉ်းစည်းကော်ကုန်သတ်မှုမှု  
ကင်းလွှာတွင်ပြုခြင်းကိုလည်း ထိုလုပ်ရပ်ကြောင့် ထိထိရောက်ရောက်  
ရှုတ်သိမ်းစိုင်ခဲ့သည်။ ရလဒ်အနေဖြင့် အစိုးရသည်  
မိဘိုင်းဖုန်းအသုံးပြုသွယ်ကို ကျော်ချော်အပေါ် တိုက်ရှိက် လုပ်ပိုင်ခွင့်အာဏာ  
ပြန်ရသွားသည် ပုဂ္ဂလိလောက်သွယ်လပ်ခွင့်၊ အချက်အလက်  
ကာကွယ်ပေးမှုနှင့် ဆက်သွယ်ရေးလိုင်းများ ကြားဖြတ်နားထောင်မှုဆိုင်ရာ  
လုပ်ချေးစည်းမျဉ်းစည်းကော်များ ကင်းခဲ့သည် ထိုလုပ်ပိုင်ခွင့်များ ကြောင့်  
အစိုးရသည် ယခင်က မရှေ့ဖူးသည့် ပြည့်သူများအပေါ်  
တိတ်တဆိတ်စောင့်ကြည့်ခွင့်နှင့် လွှာတ်လပ်စွာထုတ်ဖော်ပြုခြင်းကို  
ဟန့်တားစွာကျက်ခွင့်များပါ ရရှိလာခဲ့တော့သည်။ သို့သော် အစိုးရသည်  
မိဘိုင်းအသုံးပြုသွယ်ကို ကျော်ကို ခြေထဲလိုက်ခွင့်သည် လုပ်ပိုင်ခွင့်နှင့်  
မရောင့်ခဲ့သည့်အတွက် လွှာတ်လပ်စွာထုတ်ဖော်ပြုခြင်းကို  
ဟန့်တားစွာကျက်ဖော်ရန် နောက်တပ် ခြေတွက်လှမ်း တိုးသည့်အနေဖြင့်  
ဖုန်းဆင်း(မဲ့)ကတ်များ ပုံတ်ပုံတင်ရာတွင် တရားဝင် ကိုယ်ရေးလိုက်တာ  
အချက်အလက်များ မဖြည့်သည် မိဘိုင်းဖုန်းအသုံးပြုသွား  
သန်းပေါင်းများစွာကို ဖုန်းလိုင်းဖြတ်တောက်ရန် (ဖုန်းဆင်းမဲ့)ကတ်ပိတ်ရန်)  
တယ်လီဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီများကို ဗျာန်ကြားခဲ့ပြန်သည်။ ၂၁  
နိုင်း အတွင်းရှိ ဘေးထုတ်ခံလုအပ်စုများစွာသည် တရားဝင်  
ကိုယ်ရေးကိုယ်တာအချက်အလက်များ မရရှိကြသလို အခြားသူများက  
လွှာတ်လပ်စွာထုတ်ဖော်ပြုမှုကို ဟန့်တားစွာကျက်ခြင်း  
လျှို့ဝှက်စောင့်ကြည့်ခြင်းတို့ လုပ်ဆောင်ခံရမည့်အရေးကို  
ပူပန်နေကြသည်။

၂၀၁၉ ခုနှစ်တွင် အစိုးရသည် ယခင်က မသုံးခဲ့ဖူးသည်  
ဆက်သွယ်ရေးဥပဒေပါ ပြောန်းချက်တစ်ခုကို အသုံးပြု၍  
ပို့ပွဲခွင့်ခံနေရသော ရရှိပိုင်နှင့်ချင်းပြည့်နယ်အတွင်း  
အင်တာနက်လိုင်းများ ဖြတ်တောက်ရန် မိဘိုင်းဖုန်း  
ဝန်ဆောင်မှုကုမ္ပဏီများကို ဗျာန်ကြားလိုက်သည်။ အစိုးရက  
အင်တာနက်ဖြတ်တောက်ရန် ဗျာန်ကြားချက်ကို စာထုတ်ဗျာန်ကြားခြင်းမရှိဘူး  
ထုတ်ပြန်ချက်အတိုတစ်စောင်တွင် အဓိပ္ပာယ်ဝေဝါးပြီး  
အလွန်ကျယ်ပြန်သည့် နိုင်ငံတော်လုခြေရေးအတွက် ဟူသော အချက်ကို  
ရည်ဗျာန်း၍ အဓိပ္ပာယ်မပြတ်မသားဖြင့် အကြောင်းပြု  
ချက်ပေးခဲ့သည်။ ၃၁ အရပ်ဘက်အဖွဲ့အစည်းများပူးပေါင်း၍  
စည်းရုံးလုပ်ခေါ်မှုများနှင့် အများပြည့်သူပညာပေးလုပ်ငန်းများ  
ကျယ်ကျယ်ပြန်ပြန် လုပ်ဆောင်ခဲ့သည့်တိုင်း  
ထိုအင်တာနက်ဖြတ်တောက်မှုသည် လက်ရှိအချိန်တွင် လူ ပေါင်း ၁၄  
သန်းခန့်ကို အင်တာနက်သုံးခွင့်မရအောင် ကန်သတ်နေသည်

interception safeguards, has given the State unprecedented opportunities to surveil the public and interfere with freedom of expression.<sup>26</sup> Not satisfied with authority over more than half of mobile subscribers, the State has also further interfered with freedom of expression by directing telecoms providers to effectively cut off millions of mobile telecoms subscribers who do not disclose their official IDs when registering a SIM card.<sup>27</sup> Many marginalised groups do not have official IDs, and others are concerned about the risk of State surveillance and interference in freedom of expression.<sup>28</sup>

In 2019, the State activated a previously unused provision in the Telecommunications Law, directing mobile telecoms providers to shut down access to the internet in conflict-ridden Rakhine and Chin States.<sup>29</sup> The shutdown directive has not been published and the State has only ambiguously justified it in a short statement referencing vague and overly broad national security concerns.<sup>30</sup> Despite civil society's joint campaigns and widespread public awareness,<sup>31</sup> the shutdown is now the world's longest and currently restricts internet access for 1.4 million people.<sup>32</sup> In 2020, the State activated another previously unused provision in the Telecommunications Law, issuing a series of directives each ordering telecoms providers to block access to certain websites.<sup>33</sup> In a repeat of the interference in freedom of expression seen during the shutdown process, the blocking directives have not been published and only been ambiguously justified with references to "fake news" and national security concerns. Although the directives have not been published, tests have shown over 2,000 websites have been blocked so far, including news websites and pro-Rohingya websites.<sup>34</sup>

ကမ္မာကာလအကြောင်းဆုံး အင်တာ နက်ဖြတ်တောက်မှု  
ဖြစ်လာတော့သည်။ ပျော်ရွှေ့တွင် အစိုးရာသည်  
ဆက်သွယ်ရေးဥပဒေရှိ နောက်ထပ် အသုံးမပြုရသေးသော  
ပြောန်းချက်တစ်ခုကို ထပ်မံအသုံးပြုကဲ  
တယ်လီဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီ များကို ဝက်(ဘု)ဆိုက်အချို့အား  
ပိတ်ငြိုင်းသည့် ညွှန်ကြားချက်များ အစဉ်လိုက် ထုတ်ပြန်ခဲ့သည်။၃၃  
လွတ်လပ်စွာထုတ်ဖော်ပါခြင်းကို နောက်တစ်ကြိမ်  
ဟန်တားစွာက်ဖက်သည့် ထိုလုပ်ရပ်တွင်လည်း ဝက်(ဘု)ဆိုက်များကို  
ပိတ်ဆိုရန် ညွှန်ကြား ချက်များကို စာထုတ်ညွှန်ကြားခြင်းမလုပ်ဘဲ  
“သတင်းတူ”နှင့် နိုင်ငံတော်လုပြီးရေးအောက်ဟူသော အချက်ကို  
ရည်ညွှန်းသည့် အဓိပ္ပာယ်မပြတ်သားသော အကြောင်းပြချက်ကိုသာ  
ပေးခဲ့ပြန်သည်။ ထိုညွှန်ကြားချက်များကို တရားဝင်စာမထုတ်သော်လည်း  
စမ်းသပ်လုပ်ဆောင်ချက်များအရ သတင်းဝက်(ဘု)ဆိုက် များနှင့်  
ရှိဟင်ရှာကို ထောက်ခံအားပေးသည့် ဝက်(ဘု)ဆိုက်များ အပါအဝင် အခု  
၂၀၀၀ ကျော် ပိတ်ဆိုရသည်။၃၄

# မီဒီယာလွတ်လပ်မှု

## Media freedom

### Requesting States



“သတင်းမီဒီယာဥပဒေကိုပြုပြင်ပြောင်းလဲပါ

### Reform media laws

Implemented?

Situation improved?

နိုင်ငံ ရွှေစိုင်ငဲ့ကာ ပြန်မာရိုင်ငဲ့ကို “မီဒီယာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ဆိုခွင့်ကို ကာကွယ်ရန် အတွက် ဥပဒေများ ပြန်လည်ပြုပြင်ပြောင်းလဲရန်” အကြော်ပြုတိုက်စွာခဲ့သည်။<sup>35</sup> FEM ၏ တွေ့ရှိချက်အရ ၂၀၁၅ ခုနှစ်မှ ယခုခုံပိုင်ထိ ယင်းအကြော်ပြုတိုက်စွာနှင့်ချက်ကို အကောင်အထည်ဖော်ခြင်းမရှိခဲ့သလို အောက်ခြေတွင်ရှိနှင့်သည့် လူအခွင့်အရေးနှင့်ပတ်သက်သော ကိစ္စရုပ်များအပေါ် အလေးထားစဉ်းစားမှုသည် ပိုမိုပင် ဆုံးရွားလာခဲ့သည်။

မီဒီယာလွတ်လပ်ခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်အပေါ်နှင့်တော်၏ လူသိရှင်ကြား အားပေးထောက်ခံမှုသည် ၂၀၁၅ မှစ၍ ကျဆင်းလာသည်။<sup>36</sup> သတင်းမီဒီယာဥပဒေကို ပြင်ဆင်ရန် ယခင်က ကြိုးစားခဲ့သည့် လုပ်ငန်းစဉ်မှာ လည်း ပွင့်လင်းမြင်သွားမရှိခဲ့သည့် အခြေအနေတွင် သောင်မတ်ရောမဂျိပြိုင် ပြီးဆုံးခဲ့ကာ ထိုဥပဒေသည်။ လွတ်လပ်စွာထုတ်ဖော်ပြုခြင်းကို ဟန်တားစွက်ဖော်နေခဲ့ ဖြစ်သည်။<sup>37</sup> အလေးတူ လွတ်လပ်စွာထုတ်ဖော်ပြုခိုမှုကို ဟန်တားစွက်ဖော်နေသော နောက်ထပ် ဥပဒေတစ်ခု ဖြစ်သည်။ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်ခြင်းမရှိခဲ့သလို ပြင်ဆင်ရန် ကတိပြုခြင်းလည်း မရှိခဲ့ပေ။<sup>38</sup> ၂၀၁၈ ခုနှစ်တွင် ရပ်မြေးသံမြေးမပြုလျှင်ဘဲ လွတ်လပ်စွာထုတ်ဖော်ပြုခြင်းကို ဆန်ကျင်သည်။ ပြောန်းချက်များကိုချိန်ထားလျက် ပြင်ဆင်ခြင်းနှင့်ပတ်သက်ပြီး အစိုးရတိန်းချုပ်ခွင့်ရှိသည့်အတွက်ကြောင့် ရပ်သံ ထုတ်ဖွဲ့ခြင်းနှင့်ပတ်သက်ပြီး၊ အစိုးရတိန်းချုပ်ခွင့်ရှိသည့်အတွက်ကြောင့် ရပ်သံ ထုတ်ဖွဲ့ခြင်းနှင့်ပတ်သက်ပြီး၊ မပြောင်းလဲခဲ့ပေ။<sup>39</sup> ထို့ပြင် ဥပဒေပြင်ဆင်ချက်ကို အတည်ပြုခဲ့သည်တိုင် အစိုးရက် ဥပဒေကို အသက်ဝင်အောင် မလုပ်ဘဲ။<sup>40</sup> ရပ်သံ နှင့် ရေဒါးလိုပိုင်းအားလုံးကို တစ်ဦးတည်း ဆက်လက် တိုက်ရိုက်အုပ်ချုပ်ရေးကိုသာ အလေးထားခဲ့သည်။<sup>41</sup>

သတင်းတဗောသုပောင်ရန်ပတ်သက်၍ ရာဇ်ဝတ်ကြောင်းအရ တရားခွဲဆိုမှုများသည် ၂၀၁၅ မှစတင်၍ တစ်နှစ် ထက်တစ်နှစ် တိုးမြှင့်လပြီး ခြမ်းခြောက်မှုအများစုသည် အပ်ချုပ်ရေးမျှော်းနှင့် စစ်တော်ထံမှ အများဆုံး လာလေ့ရှိသည်။ တရားခွဲအရေးယူပြီးလျှင် ပြန်လည်လွတ်ဖြောက်ခွင့်ပေးသောလည်းကောင်း၊ ရှိကိုတားသတင်းထောက်နှစ်ဦး အပါအဝင် အခြားသောသတင်းထောက်များကို ပြည့်တွင် လုပ်ခြောက်ရေးဆိုင်ရာဥပဒေများဖြင့် တရားခွဲဆိုင်ကာ ပြစ်မှု ထင်ရှားကြောင်း

8 countries recommended that Myanmar:<sup>35</sup> “Reform laws to protect media freedom and freedom of expression” – FEM has seen no implementation of this recommendation and the underlying human rights concern has worsened since 2015.

Media freedom and the State's public support for media freedom have both declined since 2015.<sup>36</sup> Previous commitments to amend the News Media Law have been left in opaque limbo and the law continues to interfere in freedom of expression.<sup>37</sup> No attempt to amend the Printing and Publishing Law, which similarly interferes in freedom of expression, has been made or promised.<sup>38</sup> The Broadcasting Law was superficially amended in 2018 without any real consultation, leaving all anti-freedom of expression provisions, such as State control over the broadcast regulatory body, intact.<sup>39</sup> Despite adopting the amendment, the State still has not enforced the Broadcasting Law,<sup>40</sup> preferring to maintain direct control over all television and radio channels.<sup>41</sup>

Criminalisation of journalism has increased year-on-year since 2015, with most threats coming from the executive and military.<sup>42</sup> Although they were later pardoned,<sup>43</sup> the show-trial and conviction of Reuters journalists,<sup>44</sup> as well as other journalists under national security laws, have significantly encouraged media self-censorship,<sup>45</sup> particularly on topics relating to conflict or other issues that the State finds “sensitive” such as the military, mismanagement, or corruption.<sup>46</sup>

Criminal defamation laws are the greatest legal threat to freedom of expression in Myanmar,<sup>47</sup> and most journalists and HRDs remain fearful of them.<sup>48</sup> None of the six criminal defamation laws conforms to basic freedom of expression standards.<sup>49</sup> The laws do not define defamation, defences are lacking, and sanctions

ဆုံးဖြတ်ခဲ့သည့်။၂၁ ကိစ္စရပ်များက မီဒီယာများအတွက် ကိုယ့်ရေးသားမှ ကိုယ်ပြန်လည် ဆင်ဆာဖြတ်တောက်မှု လုပ်ဆောင်ရွက် သိသာသော တွေးအားတစ်ခု ဖြစ်သည်။၂၃ အထူးသဖြင့် ပဋိပက္ခနှင့် စပ်လျှပ်းသော အကြောင်းအရာများ သိမ်ဟုတ် စစ်တပ်အကြောင်း၊ အမြဲခန့်ခွဲမှုအလွှာများအကြောင်း၊ အကိတ် လိုက်စားမှုကဲ့သို့ အစိုးရက "အကဲဆတ်သည်"ဟု ယူဆထားသည်။၂၄

အကြောင်းအရာများနှင့်ပတ်သက်လျှင် ပိုမိုသိသာသည်။၂၅

ရာဇ်ဝတ်သွေးသော အသရေဖျက်မှု ဥပဒေများသည် မြန်မာနိုင်ငံတွင် လွတ်လပ်စွာထုတ်ဖော်ပြုခြင်းအတွက် အကြီးမားဆုံး ဥပဒေခိုင်ရာ ခြိမ်းခြောက်မှု ဖြစ်ပြီး၇၇ သတင်းထောက်နှင့် လူအခွင့်အသေးကာကွယ်စောင့်ရောက်သူ အများစုသည် ထို ဥပဒေများကို ကြောက်လန့်နေရာခဲ့ ဖြစ်သည်။၂၈ အသရေဖျက်မှုကို ရာဇ်ဝတ်မှုအဖြစ် ပြောန်းထားသည် ဥပဒေ မြောက်ခုစွဲလုံးသည် လွတ်လပ်စွာထုတ်ဖော်ပြုမှု၏ အကြောခံစွဲနှင့်များနှင့်ပတ် ကိုယ်ညီညွတ်ပြီး၇၉ မရှိပေ။၈၀ ထိုဥပဒေများတွင် အသရေဖျက်မှု ကို အဓမ္မယုံဖွင့်ဆိုထားခြင်း မရှိသလို ခုခံကာကွယ်ပိုင်ခွင့်များလည်း မပါဝင်သည့်အပြင် ပြစ်ဒဏ်များမှာ လိုအပ်သည်ထက်ပိုပြီး ပြစ်မှုနှင့် အချိုးအစား မညီမျှပေ။၈၀ ဂုဏ်သိက္ခာထက် ခံစားချက်ကို ပိုကာကွယ်ပေးနေသည် ထိုဥပဒေများကို နိုင်ငံရေးသမားများနှင့် အစိုးရအရာရှိများအား ဝေဖန် လောင်ပြောင်သရော်မှုပြုပါက အပြစ်ပေးရန်အတွက် အသုံးပြုလျက်ရှိသည်။ ထိုဥပဒေများသည် အနိမ့်ခုံးနှင့် ယုံကြည်စိတ်ချရလောက်အောင် မဆိုင်လုံးသော သက်သေအထောက်အထားများရှိရှိဖြင့် ငြင်းတိုကို အခြေခံ၍ ပြစ်ဒဏ်ချခံရနိုင်ခြာ ၁၀၀ ရာခိုင်နှုန်းထိ ရှိနေသည်။၈၁ ထိုဥပဒေများကို ရာဇ်ဝတ်ဥပဒေမှ တရားမ ဥပဒေအဖြစ် ပြောင်းလဲပေးရန် တောင်းဆိုသည့် ကိုင်းများနှင့် ပြည်သူလူထု၏ မြို့အားပေးမှုကို ဖြေရှင်းသည့်အနေဖြင့်သာ အစိုးရသည် ဥပဒေဝါးခုအနက် နှစ်ခုကို ပြင်ဆင်ခဲ့သည်။၈၁ ထို့သော် ထိုနောက်တွင် သေချာ နိုင်မာသော တိုင်ပင်အေးနွေးမှု မရှိဘဲ အသရေဖျက်မှုကို ရာဇ်ဝတ်မှု အဖြစ်ပြောန်းထားသည့် မြောက်ခု မြောက်ဥပဒေကို အတည်ပြုပြောန်းခဲ့ပြန်သည်။၈၁ ဥပဒေပြုသည့် ကာလအတွင်း အစိုးရသည် အရပ်ဘက် အဖွဲ့အစည်းများကို ပထုတ်ထားခြင်း။၈၁ လွတ်တော်အမတ်များ၏ အေးနွေးနိုင်စွမ်း၊ ပြင်ဆင်စွမ်း၊ ပါဝင်နိုင်စွမ်းတို့ကို ကန်သတ်ထားခြင်းတို့ လုပ်ဆောင်ကာ ပြည်သူလူထု၏ မြို့အားပေးမှုကို တုံ့ပြုခဲ့သည်။၈၁

are unnecessary and disproportionate.<sup>50</sup> The laws protect feelings rather than reputations, are used to punish criticism or mockery of politicians and public officials, are based on minimal and unreliable evidence, and attract a 100% conviction rate of punitive imprisonment.<sup>51</sup> In response to a decriminalisation campaign and public pressure,<sup>52</sup> the State superficially amended two of the five laws,<sup>53</sup> but then continued to adopt a sixth criminal defamation law without proper consultation.<sup>54</sup> During the legislative processes, the State reacted to public pressure by effectively excluding civil society,<sup>55</sup> as well as limiting MPs' ability to consult, prepare, or participate.<sup>56</sup>



Thailand

## “သတင်းမီဒီယာကောင်စီကိုပြုပြင်ပြောင်းလဲပါ

### Reform Press Council”

Implemented?

Situation improved?

ဦးင်း တစ်ဦးင်းက ပြန်မှုဦးင်းကို “ပြန်မှုဦးင်း သတင်းမီဒီယာကောင်စီအိုအခိုက်နှင့်စွာရုပ်တည်းငြင်ရေးအတွက် ကယ်နထာ လုပ်ဆောင်ရွက်” အကြံပြုတိုက်တွန်းခဲ့သည်။၅၇ FEM ၏ တွေ့ရှိချက်အရ၂၀၁၅ ခုနှစ်မှ ယခုချိန်ထိ ယင်းအကြံပြု တိုက်တွန်းချက်ကို အကောင်အထည်ဖော်ခြင်း သို့မဟုတ် အောက်ခြေတွင်ရှိနေသည့် လူအခွင့် အရေးနှင့်ပတ်သက်သော ကိစ္စရုပ်များအပေါ်အလေးထားစဉ်းစားမှု တိုးတက်လာခြင်း မရှိသေးပေ။

ပြန်မှုဦးင်း သတင်းမီဒီယာကောင်စီဝင်များကို အစိုးရ ရွေးချယ်၊ ဖြေစိခိုင်သည်ကို ကြည့်ခြင်းအားဖြင့် ကောင်စီသည် အစိုးရအပေါ်အစိုက် မြှို့ခို့နေရာဆဲ ဖြစ်ကြောင်း သိသာသည်။ ကောင်စီသည် မီဒီယာဘက်မှ ကာကွယ် ပေးရာတွင် အနည်းငယ်သာ အောင်မြင်ခဲ့ပြီး “ဟော”ဖြစ်သည်ဟုဆိုသော အချိုအမှုကိစ္စများ၏ ပါဝင်ပတ်သက်သည့် သတင်းထောက်များဘက်မှ တက်တက်ခြေခြား အားပေးထောက်ခံခြင်းမလည်ဘ ခေါင်းရှေ့ငွေ့နေ သည်ဟု သတင်းထောက်များက ယုံကြည်ထားသည်။၅၈

1 country recommended that Myanmar:<sup>57</sup> “Ensure the independence of the Myanmar Press Council” – FEM has seen no implementation of this recommendation or improvement in the underlying human rights concern since 2015.

The Council continues to be dependent on the State primarily because the State selects and dismisses Councillors. Most journalists believe the Council has a low level of success in defending media, and in some so-called “hot” cases the Council has avoided actively supporting the journalists involved.<sup>58</sup>

# ဆန္ဒထုတ်ဖော်ခွင့်

## Right to protest

Requesting States	“ဆန္ဒထုတ်ဖော်ခွင့်ဆိုင်ရာဥပဒေများကို ပြုပြင်ပြောင်းလဲပါ		
Implemented?	?	😊	😊
    	?	😊	😊

နိုင်င ငါးနိုင်ငက မြန်မာ့သိုင်ငကို “ဆန္ဒထုတ်ဖော်ခွင့်ကို ကာကွယ်ရန်အတွက် ဥပဒေပြုပြောင်းလေး လုပ်ဆောင် ရန်” အကြပ်တိုက်တွန်းခဲ့သည်။<sup>58</sup> FEM ၏ တွေ့ရှိချက်အရ ၂၀၁၅ ခုနှစ်မှ ယခုချိန်ထိ ယင်းအကြပ်ပြု တိုက်တွန်းချက်ကို အကောင်အထည်ဖော်ခြင်း သို့မဟုတ် အောက်ဖြစ်ခိုင်နှင့်နေသာတွေ့ရှိချက် လူအခွင့်အရေးနှင့် ပတ်သက်သော ကိစ္စရုပ်များ အပေါ်အလေးထားစဉ်းစားမှု တိုးတက်လာခြင်း မရှိသေးပေါ်

၂၀၁၅ ခုနှစ်မှစ၍ အနည်းဆုံး လူပေါင်း ၂၂၉ ဦးသည် အကြမ်းမဖောက်သော ဆန္ဒထုတ်ဖော်မှုကြောင့် အပြစ်ပေး အရေးယူခဲ့ခဲ့ပြီး အများစုမှာ လွတ်လပ်စွာထုတ်ဖော်ပြုခြင်းကို ဟန်တားစွာဖက်ပြီး ဆန္ဒပြုခြင်းကို ရာဝတီမှုအဖြစ်သတ်မှတ်ထားသည့် ဗြိမ်းချမ်းစွာစုဝေးခြင်းနှင့် ဗြိမ်းချမ်းစွာစီတန်းလှည့်လည်းခြင်းရေးပေါင်း ပြုခဲ့ခဲ့ပြီး အရေးယူခဲ့ခြင်း ဖြစ်သည်။<sup>60</sup> အရပ်ဘက်အဖွဲ့အစည်းများက ပေါင်းစပ် ကမ်ပိုင်းများလုပ်ခဲ့ပြီးနောက် ထိုဥပေါ်ပြုခြင်း လျှောက်ထားခြင်းကို အမို့ယူယောက်ပေါ်ပြုခဲ့ခဲ့ပြီး အသိပေးတင်ပြခြင်း “ဟူသော စကားရပ် ဖြင့် အစားထိုးကာ အပေါ်ယံသောများသာ ပြင်ဆင်ခဲ့သည်”<sup>61</sup> ထိုဥပေါ်ပြုခြင်းကို ရဲတပ်ဖွဲ့ဝင် အများစုက ယူဆထားသည့်မှာ ဆန္ဒပြုချုပ်များအနေဖြင့် ဆန္ဒပြုမှုနှင့် နွဲတ်ဆိုမည့် ကြွေးကြော်သံအပြင် ဆန္ဒပြ့ဗြိမ်းချမ်း ပြုလုပ်ရန် ခွင့်ပြုသည်၊ မပြုသည် က ရဲတပ်ဖွဲ့၏ အဆုံးအဖြတ်ပေါ်၌ မူတည်နေသည်ဟု ယူဆထားသည်။<sup>62</sup> အလားတွေ့ရှိချက် ဆန္ဒပြုရတွင် လျှောက်ထားစဉ်တုန်းကန့်၏ မတူသော ကိစ္စဖြင့်ပေါ်ပါကာ ဥပမာ - အသိပေးတင်ပြချက်ကို အသိပေးတင်ပြချက် အသိပေးတင်ပြချက် ပျက်ပြုသည်ဟု ရဲတပ်ဖွဲ့က ယူဆသည်။<sup>63</sup> အသိပေးတင်ပြချက် ပျက်ပြုသညော သို့မဟုတ် ပယ်ချုပ်ရသော ဆန္ဒပြ့ဗြိမ်းချမ်းသည် တရားမဝင် ဆန္ဒပြ့ဗြိမ်းချမ်း အမို့ယူယောက်စေသည်။<sup>64</sup> ထိုအပြင် ရှေ့ပေါင်းတင်ပြချက် ဖြစ်ပေါ်သော ဆန္ဒပြ့ဗြိမ်းချမ်းသည်။<sup>65</sup> ကြိုတင်မလျှောက်ထားနိုင်သောကြောင့် တရားမဝင် ဖြစ်နေဆဲ ဖြစ်သည်။<sup>66</sup> တရားမဝင်သော ဆန္ဒပြ့ဗြိမ်းချမ်းကို စီစဉ်သွေ့စွဲ ပါဝင်သွေ့စွဲများသည် ဖမ်းဆီးခဲ့ရနိုင်ပြီး ဖမ်းဆီးခဲ့ရသူတိုင်းသည် အပြစ်ဒဏ်သင်းပြီး ရုပ်ကြောလှသည့် တရားစီရင်မှုကို ရင်စိုင်ကြရပြီးလျှင် ဖြစ်မှု ထင်ရှားကြောင်း ရှိနှစ်းပြည့် စီရင်ချက်ချမ်းရနိုင်ပြီး ဤပေါ်ကို ထပ်မံပြင်ဆင်ထားသည့် နောက်ထပ် ဥပဒေပြုပြင်ဆင်ချက်တစ်ခုလည်း ရှိနေသည်။ လွတ်လပ်စွာထုတ်ဖော်ချက်ခြင်းကို ဟန်တားစွာဖက်စွာအနေဖြင့် အခြားများသည်

5 countries recommended that Myanmar:<sup>59</sup> “Reform laws to protect the right to protest” – FEM has seen no implementation of this recommendation or improvement in the underlying human rights concern since 2015.

Since 2015, at least 229 individuals have been convicted for their non-violent protests, mostly under the Peaceful Assembly and Peaceful Procession Law which interferes in freedom of expression by criminalising protesting.<sup>60</sup> Following civil society's joint campaign, a superficial amendment of the law replaced “permission to protest” with a vague “application to protest”.<sup>61</sup> Most police interpret the amended law as meaning protesters must abide by all the police's directives on locations, timings, and even slogans, else the application is not accepted.<sup>62</sup> Similarly, if protests deviate from the accepted application, for example by protesters shouting new slogans, the application is voided.<sup>63</sup> A rejected or voided application renders the protest unlawful.<sup>64</sup> Spontaneous protests also remain unlawful in effect because protesters cannot apply in advance.<sup>65</sup> Those who organise or participate in unlawful protests can then be arrested, and all those arrested face collective culpability, long and slow trials, and a 100% conviction rate.<sup>66</sup> Another proposed amendment which would further interfere in freedom of expression by requiring protest organisers to include information about funding sources in their application remains in opaque limbo.<sup>67</sup>

ဘဏ္ဍာရေးအထောက်အပံ့ ရှင်းမြစ်ဆိုင်ရာ အချက်အလက်များကိုပါ  
တင်ပြရန် လိုအပ်မည်ဖြစ်သည်။ လက်ရှိတွင် ထိပြင်ဆင်ချက်သည်  
ပွဲ့လင်းမြင်သူမှုမရှိသည့် သောင်မတင်ရောမကျ အခြေအနေတွင်  
ရှိနေသည်။<sup>67</sup>



## “အင်အားအလွန်အကျံ့သုံးစွဲမှုကို လျှော့ချပါ

### Reduce use of force”

Implemented? Situation improved?

နိုင်ငံလေးနိုင်ငံက မြန်မာနိုင်ငံကို “ဆန္ဒပြသူများကို ပစ်မှတ်ထားသည့်  
ခြိမ်းခြောက်မှုနှင့် အင်အားအလွန်အကျံ့သုံးစွဲမှုကို လျှော့ချရန်”  
အကြံပြုတိုက်တွန်းထားသည်။<sup>68</sup> FEM ၏ တွေ့ရှိချက်အရ ၂၀၁၅ ခုနှစ်မှ  
ယခု ချိန်ထိ ယင်းအကြံပြု တိုက်တွန်းချက်ကို အကောင်အထည်ဖော်ခြင်း  
သီဗ္ဗာဗုတ် အောက်ခြေတွင်ရှိနေသည့် လူအခွင့်အရေးနှင့်ပတ်သက်သော  
ကိစ္စရပ်များအပေါ်အလေးထားစဉ်းစားမှု တိုးတက်လာခြင်း မရှိသေးပေ။

ဆန္ဒပြွဲအများစုသည် အကြိမ်းမဖက်ကြပါ။<sup>69</sup> သို့သော် အစိုးရက  
အကြိမ်းမဖက်သော ဆန္ဒပြွဲများပြုလုပ်နိုင် အောင် စီစဉ်ဖန်တီးပေးရန်ထက်  
ဆန္ဒပြုရန် ကြိုတင်အသိပေးတင်ပြရန့် ထည့်သွင်းသဘောတူထားသော အ  
ချက်များနှင့် သွေဖည်သည့် မည်သည့်ဆန္ဒပြွဲကိုမဆို ပိတ်ပင်လိုသည့်  
အခိုက်ရည်မှုးချက်ရှိနေသည်မှာ ပေါ်လွင်သည်။<sup>70</sup> ရလုပ်အနေဖြင့်  
အစိုးရ၏ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများသည် အမြဲလိုင့်  
လိုသည်ထက်ပို့နေချက် အချို့အထားလည်း ညီမှုခြင်း မရှိသည့်အတွက်  
ကျင့်သုံးသူများကို ခြိမ်းခြောက်နေတော့သည်။<sup>71</sup> အစိုးရသည်  
ဆန္ဒပြွဲများကို ပိတ်ရန် အချို့အထားမလို့သည့် အင်အား  
အလွန်အကျံ့သုံးစွဲမှုကို လိုသည်ထက်ဝိုင်း လုပ်ဆောင်တတ်သလို  
အမြတ်ထုတ်သည့်နည်းဖျူးဟာများကို  
ကျင့်သုံးလေ့ရှိသည့်အတွက်ကြောင့်လည်း ရည်ရွယ်ရှိရှိ မဟုတ်လျှင်ပင်  
အနည်းဆုံး မဆင်မဖြင့်လုပ်ဆောင်မှုမြတ်ကြောင့် ဆန္ဒပြသူများ  
ထိနိုက်ဒဏ်ရာရလေ့ရှိသည်။

4 countries recommended that Myanmar:<sup>68</sup> “Reduce intimidation and excessive use of force aimed at protesters” – FEM has seen no implementation of this recommendation or improvement in the underlying human rights concern since 2015.

The vast majority of protests are non-violent.<sup>69</sup> However, the State's primary aim appears to be shutting down any protest that deviates from what was agreed in an accepted application, rather than facilitating non-violent protests.<sup>70</sup> As a result, the State's preparations are usually unnecessary and disproportionate, and therefore threatening to observers.<sup>71</sup> The State also uses unnecessary, disproportionate, and excessive force to shut protests down, exploiting tactics that at least recklessly if not intentionally injure protesters.<sup>72</sup>

# သတင်းအချက်အလက် ရပိုင်ခွင့်

## Right to information



Latvia



Cuba



Georgia

“သတင်းအချက်အလက် ရပိုင်ခွင့် ကာကွယ်ပေးပါ

Protect right to information”

Implemented?

Situation improved?

နိုင်ငံသုံးနိုင်ငံက မြန်မာနိုင်ငံကို “သတင်းအချက်အလက် လက်လှုပ်ခိုင်ခွင့်ကို ကာကွယ်ရန်၍ အကောင်လိုက် စားမှုကို ပင်မအောက်ခြေမှုနေဂျာ ဖယ်ရှားရန်အတွက် ဥပဒေမှုဘောင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန်” အကြော်ပြု တိုက်တွန်းခဲ့သည်။<sup>72</sup> FEM ၏ တွေ့ရှိချက်အရ၂၀၁၅ ခုနှစ်မှ ယခုချိန်ထိ ယင်းအကြော်ပြု တိုက်တွန်း ချက်ကို အကောင်အထည် ဖော်ပြင်းပစ္စခဲ့သလို အောက်ခြေတွင်ရှိနေသည့် လူအခွင့်အရေးနှင့်ပတ်သက်သော ကိစ္စရပ်များ အပေါ် အလေးထားစဉ်းစားမှုသည် ပုံမှန်ပင် ဆီးရွားလာခဲ့သည်။

အစိုးရသည်၂၀၁၅ မှစ၍ သတင်းအချက်အလက် ရရှိပိုင်ခွင့်ကို အားတက်သရေးထိန်းချုပ်၊ ကန်သတ်၊ ပိတ်ပင်လိုရာသည့် ဥပဒေများ၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ ပြုဆောင်းသတ်မှတ်လာသည်။ အစိုးရသည် ရုပ်သုန်း ရေးရှိလိုင်းအားလုံးကို ထိန်းချုပ်ပြင်း ၇၁ ဒီဇိုင်းများကိုလည်း လွှာတော်လွှာမှုလုပ်နည်းများ၊ အင်စတီကျိုးရှင်းများထံ လက်လှုပ်းမမီအောင် ပိတ်ပင်ထားခြင်း၊ အင်တာနှင်းကို ခြေခြေဖြစ်ပြစ် မဟုတ်ဘဲ ထိတ်ထပ်တိုင်းပိတ်ခြင်း ၇၁ နှင့် သတင်းဝက်(၅၃)ဆိုက်များကို ပိတ်ခြင်းတို့ ပြုလုပ်နေ သည်။<sup>73</sup> အချိန်အတန်ကြောကတည်းက ကတိပေးထားသည့် သတင်းအချက်အလက်ရပိုင်ခွင့် ဥပဒေကြမ်းမှာ လည်း၂၀၁၅ နောက်ပိုင်းတွင် ပွင့်လင်းမြင်သူမှုမရှိသည်။ သောင်မတ်ရောမကျေအခြေအနေ၏ ဌာနလုပ်သက်နေသည်။<sup>74</sup> ထိခိုက်တွေ့ကြောက်များကိစ္စပြစ်ပွားခဲ့ရာ<sup>75</sup> ထိုဥပဒေအား အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေကို အစိုးရက ပော်မြန်ပြု ပြော်နှင့်ကိုသည်။ ယင်းဥပဒေသည် နိုင်ငံတော် လုပ်ခြေားဥပဒေကို အထောက်အပံ့ပြုပြီး နိုင်ငံတော်လျှို့ဝှက်ချက်အဖြစ် သိမ်းဆည်းခြင်းကို အားပေးကာ သတင်းအချက်အလက်ရပိုင်ခွင့်ကို ဟန်တားစွာကြဖော်နေသည်။<sup>76</sup> ယင်းဥပဒေအားလုံး လမ်းညွှန်ချက်တစ်စုံတစ်ရာ သို့မဟုတ် အမှုအခိုက်းသော ကြည့်စွစ်ဆေးရေးအဖွဲ့တစ်ခုမှာပါဘဲ အစိုးရသည် မည်သည့်သတင်းအချက်အလက်ကို မဆို “ထိပ်တန်းလျှို့ဝှက်” အဖြစ် သတ်မှတ်ပြီး နစ်ပေါင်း ၃၀ ကြောအောင် ဖော်ကွန်းအဖြစ် ဖုံးကွဲပွဲကို အဖြစ် သတ်မှတ်ပြီး နစ်ပေါင်း ၃၀ ကြောအောင် ဖော်ကွန်းအဖြစ် ဖုံးကွဲပွဲကို သတင်းအချက်အလက်များ အပါအဝင် အစိုးရလက်ဝယ်ရှိသော အချက်အလက်များကို ပြည်သူလူထု သိရှိပိုင်ခွင့်၊ လက်လှုပ်းမိပိုင်ခွင့်ကို ယင်းဥပဒေက အသိအမှတ် မပြုပေ။<sup>77</sup> သတင်းအချက်အလက်သိရှိရန် တောင်းခဲ့သည် လျှောက်ထားချက်တိုင်းကို အစိုးရကြိုးကြပ်ရေးအဖွဲ့တစ်ခုက

3 countries recommended that Myanmar:<sup>73</sup> “Reform the legal framework to protect access to information and stem corruption” – FEM has seen no implementation of this recommendation and the underlying human rights concern has worsened since 2015.

Since 2015, the State has adopted laws, policies, and practices which actively control, limit, and block access to information. The State controls all television and radio channels,<sup>74</sup> bans the media from moving freely or accessing public institutions,<sup>75</sup> arbitrarily shuts the internet down,<sup>76</sup> and blocks news websites.<sup>77</sup> The long-promised Right to Information Bill has remained in opaque limbo since 2015. Instead, in the wake of the Reuters case,<sup>78</sup> the State quickly adopted a National Records and Archives Law which bolsters the Official Secrets Act, furthers State secrecy, and interferes in freedom of information.<sup>79</sup> The law allows a “strictly confidential” 30-year classification to be applied to any information without safeguards or an independent oversight body.<sup>80</sup> The law does not recognise the public’s right to access government-held information, including non-classified information.<sup>81</sup> Any requests for information must be individually approved by a government supervisory body.<sup>82</sup>

Anybody who tries to circumvent these information barriers and exercise their right to freedom of information is criminalised, for example under the Unlawful Associations Law,<sup>83</sup> or Official Secrets Act.<sup>84</sup> Although the Anti-Corruption Commission has ruled against several powerful individuals accused of corruption, Myanmar’s six criminal defamation laws, which include the Anti-Corruption Law itself, dissuade sharing and accessing information by criminalising whistleblowers.<sup>85</sup> Amendments to the

## တစ်ဦးချင်းစီ အတည်ပြုပေးရသည်။၁၅

အဆိုပါ သတင်းအချက်အလက်ဆိုင်ရာ အဟန်အတားများကို  
ကျော်လွှားရန်နှင့် မိမိတို့၏ သတင်းအချက်အလက်ရပိုင်ခွင့်အခွင့်အရေး  
များကို ကျင့်သံးရန် ကြိုးစားသူတိုင်းသည် ရာဇ်ဝတ်ကြောင်းအရ  
အရေးယူခံကြရသည်။ နမူနာအနေဖြင့် မတရားအသင်းများအက်ဥပင် ၁၃  
သို့မဟုတ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက် အက်ဥပင် ၁၄ ဖြင့်  
အရေးယူခံရှိင် သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည်  
အကိုဘာတင်းစွမ်းခွဲခံရသည် ရာထူးအကာအကြံးသူ အများအပြားကို  
အရေးယူခဲ့သော်လည်း အသရေ့ဖျက်မှုကို  
ရာဇ်ဝတ်မှုအဖြစ်ပြောန်းထားသည့် မြန်မာဥပင် ပြောက်ခုတွင်  
တစ်ခုအပါအဝင်ဖြစ်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၏  
သတင်းပေးတိုင်ကြားသူ များကို ရာဇ်ဝတ်ကြောင်းအရ  
အရေးယူခွင့်ပေးထားခြင်းအားဖြင့် သတင်းအချက်အလက်မျှဝေခြင်းနှင့်  
လက်လှမ်းမိရရှိခြင်းကို တားပြစ်ထားသည်။၁၆ ဆက်သွယ်ရေးဥပဒေ၏  
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပင် များကို ပြင်ဆင်ခဲ့သော်လည်း  
ပြင်ဆင်ချက်များတွင် သတင်းပေးတိုင်ကြားသူကို  
ကာကွယ်မပေးထားပေ။၁၇ မကြာသေးမိုကလည်း အစိုးရ၏ ကိုယ်-၁၉  
က်ပောဂါ တန်ပြန်ရေးလုပ်ငန်းစဉ်တစ်ခုအဖြစ် ကျွန်းမာရေးနှင့်  
ပတ်သက်၍ သတင်းပေးတိုင်ကြားသူများကို ရာဇ်ဝတ်ကြောင်းအရ  
အရေးယူသည့် လမ်းစဉ်တစ်ခု ချမှတ် ထုတ်ပြန်ခဲ့သေးသည်။၁၈

အစိုးရသည် သတင်းအချက်အလက်ဆိုင်ရာ အဟန်အတားများကို  
ဖန်တီးရုံမှုမက တစ်ခါတစ်ရုတွင်လည်း ပြည်သူလူထု၏ မီဒီယာနှင့်  
ဒစ်ဂျစ်တယ်အသိပညာနည်းမှုကို အမြတ်ထုတ်ကာ ဘက်လိုက်သော  
သို့မဟုတ် ဝါဒဖြန့်ချိရေး (ဝါ) သတင်းအတုအသေးခေါ်သည့်  
ပြုပြင်ခြယ်လှယ်ထားသော သတင်းအချက်အလက်များ ကို  
ဖြန့်ဝေတတ်သေးသည်။၁၉ ထိုသို့ လုပ်ဆောင်ရခြင်းမှာ မီဒီယာ၊  
အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အသိုင်းအပိုင်းတို့က  
ဖြန့်ချိနေသည့် "သတင်းအတု" များကို တန်ပြန်ခြင်းဖြစ်သည်ဟုလည်း  
မကြာခာ ကြေးတန်းညီလေးရှိသည်။၂၀ ပြည်သူလူထုအတွင်း စနစ်တကျ  
ကျယ်ကျယ်ဖြန့်ပြန် ဖြန့်ဝေ/ပြုနှုန်းနေသည့် သတင်းအတုများတွင်  
ရရှိပြည်နယ်အတွင်းရှိ လူမသန်မှုကျိုးလွန်သည်ဟု စွမ်းခွဲခံရသည့်  
ကိစ္စရုံးနှင့် အပြည်ပြည်ဆိုင်ရာ တရားနွောက်မှုခံရုံး (ICJ) တွင်  
မြန်မာတရားစွဲဆိုခံရသည့်ကိစ္စရုံးပြည်များအပေါ် အစိုးရ၏ပုံဖျက်မှု များစွာ  
ပါဝင်သည်။၂၁

Telecommunications Law and Anti-Corruption Law have not given any protection to whistleblowers.<sup>86</sup> Just recently, the State's COVID-19 response has included further criminalisation of healthcare whistleblowers.<sup>87</sup>

In addition to creating barriers to information, the State has sometimes capitalised on low levels of public media and digital literacy by disseminating biased or manipulated information, commonly known as propaganda or disinformation.<sup>88</sup> The State often justifies this action under the guise of countering "fake news" spread by the media, civil society, and the international community.<sup>89</sup> Examples of large systematic attempts to disinform the public include the State's domestic distortion of alleged atrocities in Rakhine State, and distortions of the International Court of Justice case.<sup>90</sup>

# ခွဲ့ခြားဆက်ဆံခြင်းနှင့် လုံးဆော်မှု

## Discrimination and incitement

Requesting States	“အမှန်းစကားလုံးဆော်မှုကိုဖြေရှင်းပါ		

နိုင်ငံ ၃၄ နိုင်ငံက မြန်မာနိုင်ငံကို “ခွဲ့ခြားဆက်ဆံမှု၊ လုံးဆော်မှုနှင့် အမှန်းစကား”တိုကို ဖြေရှင်းပေးရန်” အကြော် ပြုတိုက်တွန်းထားသည်။<sup>90</sup> FEM ၏ တွေ့ရှိချက်အရ ၂၀၁၅ ခုနှစ်မှ ယခု ချိန်ထိ ယင်းအကြော် တိုက်တွန်းချက်ကို အကောင်အထည်ဖော်ခြင်း သို့မဟုတ် အောက်ခြော့ထွင်ရှုနေသည့် လူအခွင့်အရေးနှင့် ပတ်သက်သော ကိစ္စရုပ်များ အပေါ် အလေးထားစဉ်းစားမှု မရှိသေးပေ။

အစိုးရသည် ၂၀၁၅ ခုနှစ်မှစ၍ ခွဲ့ခြားဆက်ဆံရန်၊ ရန်လိုက်နှင့် အကြမ်းဖက်ရန် လုံးဆော်မှုများကို တန်ဖြန်ရန် အတွက် သိသာထင်ရှားသော ကြိုးပင်းအားထုတ်မှု မရှိခဲ့ပါ။ အဆိုပြုထားသည့် အမှန်းစကားကာကွယ် တားသီးရော့ပေါ်ကြေးတွင် ပါဝင်သော “အမှန်းစကား”၏ အမိဘာယ်သည် ကျယ်ပြန်ပြီး အလွန်ဝေါး နေသည့်အတွက် လှတ်လပ်စွာထုတ်ဖော်ခြင်းကို ဟန်တားစွာက်ဖော်ပြီး မတူကွွဲပြားမှုနှင့် ပဟုဝါဒါဒို မြင့်တင်ရေးအတွက် ပြဌာန်းချက်ကို ဥပဒေ၌ ထည့်သွေးမထားပေ။ လက်ရှိတွေ့ထုံးပေးမှု မသေချာမရောရာ အခြေအနေတွေ့ရှိနေသည်။ အစိုးရသည် ရရှိပြည်နယ်အတွင်း လူမှုဆန်းသောရက်စက်မှုများကို စုံစုံစစ်ဆေးရန် ကိုဖြိုးအနိုင်းဆိုင်သည့် ရရှိငြောက်မရှင်ကို ဖွံ့ဖြည့်ခဲ့သည်။ ထိုကော်မရှင်၏ မီဒီယာလွတ်လပ်စွာ သတင်း အချက်အလက် ရရှိခွင့်နှင့် သွေးထိုးလုံးဆော်မှုတိုးဆိုင်သည့် အကြော်တိုက်တွန်းချက်များကို FEM

34 countries recommended that Myanmar:<sup>91</sup> “Address discrimination, incitement and ‘hate speech’” – FEM has seen no implementation of this recommendation or improvement in the underlying human rights concern since 2015.

Since 2015, the State has not made any significant attempt to counter incitement to discrimination, hostility, or violence. The proposed Protection Against Hate Speech Bill, which includes vague and overly broad definitions of “hate speech” that would interfere with freedom of expression, but did not include provisions for promoting tolerance of diversity and pluralism, remains in opaque limbo.<sup>92</sup> The State established the Rakhine Commission, led by Kofi Annan, to investigate allegations of atrocities in Rakhine State. FEM welcomed the Commission’s recommendations specific to media freedom, right to information, and incitement, but none of these have yet been implemented.<sup>93</sup> The State has however issued a “hate speech” directive just before a reporting deadline given by the International Court of

သည် ထောက်ခံကြုံဖို့ခဲ့သည်။ သို့သော် မည်သည့်အကြောင်းပါ။၁၃ အပြည်ပြည်ဆိုင်ရာတရားမှုတမ္ထခံရုံး (ICJ) က သတ်မှတ်ထားသည့် အစီရင် ခံစာတင်ရမည့် နောက်ဆုံးရက် မရောက်မီ အစိုးရက "အမှန်စကား"ဆိုင်ရာ အမိန့်သွန်ကြားချက်"ကို ထုတ်ပြန်ခဲ့သည်။၁၄ ထိုအမိန့်သွန်ကြားချက်ပါ "အမှန်စကား"၏ အဓိပ္ပာယ်သည် ဝေဝါးပြီး အလွန်ကျယ်ပြန် လွန်းနေသည့်အပြင် တာဝန်ဝေါယာများမှာလည်း ဝေဝါးကျယ်ပြန်နေသဖြင့် အစိုးရဝန်ထမ်းများအနေဖြင့် ကာကွယ်ပေးရမည့် စိသေသလက္ခဏာများ ရှိသည့် လူနည်းစုများကို ကာကွယ်ပေးရန်ထက် ဥပါဒာအာဏာ ရှိသူများ အဝေဖန်မခံရအောင် ကာကွယ်ပေးရန် တလွှဲသံး၍ရှိရှိနိုင်သောကြော် လွတ်လပ်စွာထုတ်ဖော်ဆိုခြင်းကို ဟန်တားစွက်ဖက် နေသည်။၁၅

အစိုးရအနေဖြင့် ကုလသမဂ္ဂ ရာဘတ်အစီအစဉ်ဆောင်ရွက်ချက် (Rabat Plan of Action) ကို သုံး၍ ခွဲခြားဆက်ဆံမှုနှင့် လျှော့ဆော်မှုများကို ပြောရှင်းရန် FEM သည် ကမ်းပိုးများ တစ်လျောက်လုံး တိုက်တွန်းလှုံးဆော်လာခဲ့သည်။၁၆ သို့ရာတွင် သဘောထားကြီးမှုနှင့် မတူကဲပြီးမှ ပိုမိုအေးကောင်းလာစေရေး လုပ်ဆောင်ရွက်အတွက် အကြောင်းပြုတိုက်တွန်းထားသည့် ခြေခြားမြစ်မြစ်ရှိ၍ စနစ်ကျပြီး ကဏ္ဍအဖို့နှင့်ဆိုင်သည့် အစီအစဉ်များကို အစိုးရက တစ်ကြိမ်မျှ လုပ်ဆောင်ခဲ့ခြင်း မရှိပေါ်။၁၇ နိုင်ငံရေးခေါင်းဆောင်များ၊ ပညာရေးကဏ္ဍ နှင့် နိုင်ငံပို့သယ် အချို့သော လူနည်းစုများ၏ စေလေထုံးတမ်းများနှင့် ပတ်သက်၍ အားပေးအားကြောက်ပြုခြင်းကိစ္စတွင် တတ်နိုင်သမျှ ကန့်သတ်ချက်များထား၍ လုပ်ဆောင်ခဲ့ပြီး ရလဒ်အနေဖြင့် အကိုယ့်တောက်မှုမရှိသော စနစ်မကျသော အားထုတ်ကြိုးပေးမှုများသာ ဖြစ်ခဲ့သည်။၁၈ တစ်ချိန်ထဲမှာပင် အစိုးရသည် အမျိုးသားရေးနွယ်သည် ပါဒ်ဖြန့်အတ်ကြောင်းတစ်ခု အများပြည်သူ့ကြားတွင် တည်တံ့ခွဲမြန်စေရန် တစ်ခါ တစ်ရုံး လုပ်ဆောင်လေ့ရှိသည်၍ နိုင်ငံတော်က ရွှေးချယ်ထားသော လူနည်းစုများနှင့် လူနည်းစုများသည်၍ တိုးတက်မှုများသည် နိုင်ငံတော်၏ သရုပ်လက္ခဏာကို တိုးတက်မှုများသည် နိုင်ငံတော်၏ ပြည်ထောင်စုမှ ခွဲထွက်ရန် မကောင်းသောအကြံအစဉ် ရှိနေသည်ဟု ထိုဝါဒဖြန့်အတ်ကြောင်းက ပုံဖော်လျက်ရှိနေပေသည်။၁၉

Justice.<sup>၉၄</sup> The directive includes vague and overly broad definitions of "hate speech" as well as vague obligations which could be misused by officials to protect powerful groups from criticism, rather than protect minorities with protected characteristics, and therefore serves to interfere in freedom of expression.<sup>၉၅</sup>

FEM has campaigned for the State to implement the UN Rabat Plan of Action in order to address discrimination and incitement.<sup>၉၆</sup> However, the State has not created the recommended substantive, systematic, and multi-sectoral programmes to encourage tolerance of diversity.<sup>၉၇</sup> Political leaders, the education sector, and the State-controlled media have at best made limited and arbitrary attempts to encourage some minority customs.<sup>၉၈</sup> At the same time, the State has sometimes perpetuated a nationalist public narrative according to which only State-selected minority customs and groups merit recognition, and that all others are a conspiracy to undermine symbols of the State or to secede.<sup>၉၉</sup>

## Requesting States



“လိုင်စိသေသအခြေပြုပြဿနာများကိုဖြေရှင်းပါ

## Address gender\*

Implemented?

Situation improved?

နိုင်ငံ ၁၁ နိုင်ငံက မြန်မာနိုင်ငံကို “လိုင်စိသေသအခြေပြု အကြမ်းဖက်မှုနှင့် ရွှေ့ခြားဆက်ဆံမှုကို ဖြေရှင်း ပေးရန်” အကြံပြုတိုက်တွန်းခဲ့သည်။<sup>၁၀၀</sup> FEM ၏တွေ့ရှိချက်အရ၂၀၁၁ ခုနှစ်မှ ယခု ချိန်ထို ယင်းအကြံပြု တိုက်တွန်းချက်ကို အကောင်အထည်ဖော်ပြင်း သို့မဟုတ် အောက်ခြောက်တွင်ရှိနေသည့် လူ့အခွင့်အရေးနှင့် ပတ်သက်သော ကိစ္စရပ်များ အပေါ် အလေးထားစဉ်းစားမှု တိုးတက်လာခြင်း မရှိသေးပေါ်

အမျိုးသမီးလူ့အခွင့်အရေးကာကွယ်စောင်ရောက်သူများနှင့် အမျိုးသမီးသတ်းတောက်များသည် ဖို့ကြိုးစိုးမှ ဝါဒ၏ အာဏာကို အတိုက်အခံစိန်ခေါ်သည့်အနေဖြင့် “နတ်နေကိုင်း” ကိစ္စရပ်များတွင် ငါးတို့၏ လွတ်လပ်စွာထုတ်ဖော်ပြေဆိုမှု အခွင့်အရေးကို ကျင့်သုံးလာသောကြောင့် လက်စားချေတံပြန်သည် လိုင်စိသေသအခြေပြုအကြမ်းဖက်မှုများကို သိသေသာ ကြံးတွေ့လျက်ရှိသည်။<sup>၁၀၁</sup> ထို “နတ်နေကိုင်း” ကိစ္စရပ်များတွင် အမျိုးသမီးချင်းစံမက်သူ၊ လိပ်တူ စုံမက်သူနှင့် လိပ်ပြောင်းထားသူများ၏ အခွင့်အရေးအတွက် ကမ်ပိန်းလုပ်ခြင်း၊ ပဋိပက္ခအတွင်း လိုင် အကြမ်းဖက်မှုကို အတိုက်အခံစိန်ခေါ်ခြင်း၊ လိပ်နှင့်မျိုးခေက်ပွားဆိုင်ရာ အခွင့်အရေးကို မြှင့်တင်ခြင်းနှင့် အမျိုးသမီး၏ ပူးပေါင်းပါဝင်ခွင့်နှင့် ခေါင်းဆောင်မှုအတွက် စည်းရုံလုံးခေါ်ခြင်းတို့ ပါဝင်သည်။<sup>၁၀၂</sup> လွတ်လပ်စွာထုတ်ဖော်ပြေဆိုမှု အခွင့်အရေးကို ကျင့်သုံးမှုကြောင့် လက်စားချေတံပြန်သည်အနေဖြင့် လိုင်စိသေသအခြေပြု အကြမ်းဖက်မှုသည် တွေ့ရများပြီး အသက်အနွေ့ရှယ် ခန္ဓာကိုယ်နှစ်စံတိုင်းဆိုင်ရာ တည်ကြည်မှု တစ်သိုးပုဂ္ဂလဖြစ်မှုနှင့် ဂုဏ် သိက္ခာ၊ နှင့် ပုဂ္ဂလိပ်ရေးလွတ်လပ်မှုအပေါ် တိုက်ခိုက်မှုပံ့ခိုက်မှု အခွင့်အရေး အပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးပေါ်ကြမ်းမှာလည်း အဆိုပြုထားသော အဆင့်သာရှိပြီး လက်ရှိတွင် ပွင့်လင်းမြင်သာမှုမရှိသည် သောင်မတင်ရေးမကျေအခြေအနေတွင် ပြိုမြင်သက်နေသည်။

11 countries recommended that Myanmar:<sup>100</sup> “Address gender-based violence and discrimination” – FEM has seen no implementation of this recommendation or improvement in the underlying human rights concern since 2015.

Women HRDs and journalists still face significant gender-based violence in reprisal for exercising their right to freedom of expression on taboo topics that challenge patriarchal power.<sup>101</sup> These taboo topics include: campaigning for the rights of lesbians, bisexuals, and transgender people; challenging sexual violence in conflict; promoting sexual and reproductive rights; and advocating for women's participation and leadership.<sup>102</sup> Gender-based violence in reprisal for exercising freedom of expression is common and includes attacks on life, bodily and mental integrity, personhood and reputations, and privacy.<sup>103</sup> Attacks come from all parts of the government and security services, as well as from community and family.<sup>104</sup> The proposed Law on the Prevention of Violence Against Women, developed in March 2013, remains in opaque limbo.

# အစိုးရသို့ FEM ၏ အကြံပြုတိုက်တွန်းချက်များ

## Recommendations to the State

ကဗ္ဗာတစ်လွှားလူအခွင့်အရေးဆိုင်ရာ ကာလအလိုက် သုံးသပ်မှုလပ်ငန်းစဉ် တွင် ဖြန့်မာနိုင်အတွက် အောက်ဖော်ပြုအကြံပြုချက်များကို  
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်များအနေဖြင့် ထည့်သွင်းဖော်ဆောင်ကြပါရန် FEM  
မှ တိုက်တွန်းလိုက်သည်။

### ဥပဒေမှုဘောင်ကို ခိုင်မာစေပါ

- ICCPD နှင့် နောက်ဆက်တွဲစာချုပ်ကို အတည်ပြုလက်မှတ်ရေးထိုးရန်။
- ဖြန့်မာနိုင်ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်သစ်နှင့် အပြည့်အဝ ပူးပေါင်းလုပ်ဆောင်ရန်။
- နိုင်ငံတကာလူအခွင့်အရေးစံနှင့်များနှင့်အလီ လွတ်လပ်စွာထူတိဖော်ပြုခို့မှုအခွင့်အရေးကို ကာကွယ်နိုင်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ပြီး အစိုးရ သိမဟုတ် အင်စတီကျူးရှင်းများက ဆင်ဆားဖြတ်တော်ကေနနြေးကို ရပ်တန်းပေးရန်။
- နောက်တွင် ပြောန်းမည့်၊ ပြင်ဆင်မည့် ဥပဒေတိုင်းအတွက် ရှင်းလင်းပြတ်သား၍ ပွင့်လင်းပြီး အားလုံးပါဝင်နိုင်သော မှုဘောင်တစ်ရပ် အကောင်အထည်ဖော်ကာ အရပ်ဘက်အဖွဲ့အစည်းများ အတွက် အစိုးရထဲ လက်လှုပ်းမမီ၊ စွဲစပ်ညီးရှုံးမှုမရအောင် အဟန်အတား ဖြစ်နေသည့် ဥပဒေအရ အသိအမှတ်ပြုထားသော အဟန်အတားများနှင့် ဥပဒေအရဟုတ်ဟုတ် မေဟုတ်ဟုတ် လက်တွေ့တွင် အမှန်တကယ်ရှိနေသည့် အဟန်အတားကိုလည်း ဖယ်ရှားပေးရန်။
- တရားစီရင်မဏီးလိုင် အမိုအခိုကင်းရေးရှုံး လွတ်လပ်စွာထူတိဖော်ပြုခြင်းအပါအဝင် နိုင်ငံတကာလူအခွင့်အရေးစံနှင့်များ ဆိုင်ရာ သင်တန်းများစီစဉ်ရေးကို အားပေးတော်ကြပ်ပြီး အရှိုန်မြှင့်တင်ဆောင်ရွက်ရန်။ ထိသို့လုံ ဆောင်ရွက် ဖွဲ့စည်းပုံအခြေခံနိုင်ရာ ဥပဒေကိုကျင့်သုံးပြီး ပြစ်ခေါ်ချုပ်မှတ်ရေးရှုံးပုံပတ်သက်သည့် လမ်းညွှန်ချက်အသစ်များ ရေးဆွဲရန်လည်း ပါဝင်သည်။

### ဥပဒေအသစ်များကိုပြောန်းပါ

အောက်ပါ ဥပဒေများကို နိုင်ငံတကာလူအခွင့်အရေးစံနှင့်များနှင့်အလီပြောန်း၍ ယင်းသို့မှုများဖြင့် ကျန်အခြား ဥပဒေများကို ပယ်ဖျက်ပေးရန် -

- သတင်းပေးတိုင်ကြားသုအပေါ် ကာကွယ်ပေးခြင်း အပါအဝင် သတင်းအချက်အလက် ရရှိခွင့်း ဥပဒေ
- အသရေဖျက်မှုဆိုင်ရာ တရားမှုပေး အသရေဖျက်မှုရှိ ရာစေတ်မှုမှ တရားမှုအဖြစ် ထိထိရောက်ရောက် ရှုတ်သိမ်းပြောင်းလဲပေးရမည်။
- အများပြည့်သူဆိုင်ရာဝန်ဆောင်မှု ရုပ်သံလုပ်ငန်း ဥပဒေ၊ နိုင်ငံပိုင်မိဒီယာများနေရာတွင် အတားထိုးရမည်။

FEM urges UN Member States to make the following recommendations to Myanmar during the UPR.

### Strengthen legal framework

- Ratify the ICCPR and its Optional Protocols.
- Cooperate fully with the new Special Rapporteur for Myanmar.
- Amend the Constitution to protect the right to freedom of expression in accordance with international human rights standards, and prohibit prior censorship.
- Implement a clear, open, and inclusive consultation framework for all future laws and amendments, including removing any *de jure* and *de facto* barriers to civil society accessing and engaging with the State.
- Support and accelerate judicial independence and training in international human rights standards including freedom of expression. This should include applying constitutional law and developing new sentencing guidelines.

### Adopt new laws

Adopt the following laws in accordance with international human rights standards and overriding all other laws:

- Right to information law, including whistleblower protection.
- Civil defamation law, effectively decriminalising defamation.
- Public service broadcasting law, replacing all State media.
- Privacy, data protection, and communications interception law.
- Gender-based violence law.

### Amend old laws

Amend the following laws to bring them into accordance with international human rights standards:

- Broadcasting Law, specifically regulatory independence and an end to State media.

- ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် အချက်အလက်များ ကာကွယ်ပေးခြင်းနှင့် ဖုန်းနှင့်ဆက်သွယ်ရေး လိုင်းများ ဤေးဖြတ်နားထောင်ခြင်းဆိုင်ရာ ဥပဒေ။
- လိုင်းဝေသအခြေပါ အကြမ်းဖက်မှုဆိုင်ရာ ဥပဒေ။

## ဥပဒေအဟောင်းများကိုပြင်ဆင်ပါ

အောက်ပါဥပဒေများကို နိုင်ငံတကာလူအခွင့်အရေးစံနှင့်များနှင့်အညီ ပြင်ဆင်ပေးရန် -

- ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ ဥပဒေ - အထူးသဖြင့် စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ အမှိအခိုက် ကင်းမှုနှင့် နိုင်ငံပိုင် မီဒီယာကို ဖျက်သိမ်းခြင်း
- အီလက်ထရောန်ဆက်သွယ်ဆောင်ရွက်မှု ဥပဒေ၊
- မြန်မာနိုင်း အမျိုးသားလူအခွင့်အရေးကော်မရှင် ဥပဒေ - အထူးသဖြင့် အမှိအခိုက် ကင်းမှု၊
- အမျိုးသားမှတ်တမ်းနှင့်မော်ကွွန်းဥပဒေ - အထူးသဖြင့် သတင်းအချက်အလက် လက်လှမ်းမီရပိုင်ခွင့်နှင့် အချက်အလက်များကို အဆင့်ခွဲခြားမှု၊
- သတင်းမီဒီယာဥပဒေ - အထူးသဖြင့် မြန်မာနိုင်း သတင်းမီဒီယာကောင်စီ၏ အမှိအခိုက်င်းမှု၊
- နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ - အထူးသဖြင့် ရာဇ်ပြစ်မှုများ၊
- ဌို့ချမ်းစွာဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ - အထူးသဖြင့် အသိပေးတင်ပြခြင်းဆိုင်ရာ လိုအပ်ချက်များနှင့် ရာဇ်ပြစ်မှုများ၊
- ရာထောက်ကြီးဥပဒေ - အထူးသဖြင့် နိုင်ငံတော်အကြည်ညီပျက်စေမှု၊ အသရေဖျက်မှု၊ ဘာသာသာသနပြိုစွမ်းစေမှု၊ အသင်းအဖွဲ့ ဖွံ့ဖြိုးစွာဝေးမှုနှင့် ရုပ်မှုများ၊
- ရဲတပ်ဖွဲ့ဥပဒေများ - အထူးသဖြင့် အင်အားအသံးပြုမှုနှင့် သက်ဆိုင်သည့် အရာများ၊
- ဆက်သွယ်ရေးဥပဒေ - အထူးသဖြင့် အသရေဖျက်မှု၊ အင်တာနားဖြောက်တော်မှုနှင့် ပိတ်ဆုံးမှုဆိုင်ရာ ပြောန်းချက်များ၊
- မတရားအသင်းများအက်ဥပဒေ။

## အကောင်အထည်ဖော်ခြင်း

- ရုပ်မြေသံကြေးနှင့် အသံးထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို အသက်ဝင်အောင် လုပ်ဆောင်ပေးရန် - အမှိအခိုက်င်းသော အသိမ်းအပိုင်းနှင့် ပုဂ္ဂလိကဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ပိုင်ခွင့်လိုက်စင် ချပေးရန်၊
- ဥပဒေအရာရှိများအနေဖြင့် -
  - အစိုးရော်တရားစွဲဆိုမှုတိုင်းတွင် အများပြည်သူ အကျိုးစွဲးစွားအတွက် နိုင်မာသော လုပ်းညွှန်ချက်အသစ်များ သတ်မှတ်ပြောန်းရန်၊

- Electronic Transactions Law.
- Myanmar National Human Rights Commission Law, specifically independence.
- National Records and Archives Law, specifically access to and classification of information.
- News Media Law, specifically independence of the Myanmar Press Council.
- Official Secrets Act, specifically criminal sanctions.
- Peaceful Assembly and Peaceful Procession Law, specifically application requirements and criminal sanctions.
- Penal Code, specifically provisions on sedition, defamation, blasphemy, association, and assembly.
- Police laws, specifically relating to the use of force.
- Printing and Publishing Law, specifically media licencing.
- Telecommunications Law, specifically defamation, shutdown, and blocking provisions.
- Unlawful Associations Law.

## Implementation

- Enforce the Broadcasting Law, providing licences to independent community and private providers.
- Order prosecutors to:
  - Adopt new and strong guidelines for a public interest test for all prosecutions.
  - Conduct new transparent, prompt, impartial, and efficient investigations into all killings of journalists and HRDs.
  - Investigate and prosecute police corruption and misuse of power.
- Order the removal of any *de jure* or *de facto* barriers to access to conflict areas for journalists and HRDs.
- Order all public officials to refrain from bringing criminal complaints against journalists and HRDs.
- Order the end to the internet shutdown and commit to a review of the shutdown and its effect.
- Order all State institutions and officials to proactively provide information to the public.
- Order implementation of the UN Rabat Plan of Action, prioritising training of officials.

- သတင်းထောက်များနှင့် လူအခွင့်အရေး  
ကာကွယ်စောင့်ရောက်သူများ အသကေား  
ကြံးတွေ့နေရခြင်းကို ဖွံ့ဖြိုးလင်းမြင်သာပြီး၊ အချိန်မဆိုင်းသော  
ဘက်မလိုက်သော၊ အချိန်ကုန်လူပင်ပန်းမဟုတ်ဘဲ  
အမှန်တကယ်ထိရောက်သော စုစုံစုစုံဆေးမှ အသစ်များ  
ဖော်ဆောင်ရန်။
  - ရဲတပ်ဖွဲ့၏ အကတိလိုက်စားမှုနှင့်  
အာဏာအလွှာသီးစားလုပ်ဆောင်မှုကို စုစုံစုစုံဆေးပေးရန်။
- သတင်းထောက်နှင့် လူအခွင့်အရေးကာကွယ်စောင့်ရောက်သူများ  
ပဋိပက္ခဒေသများအတွင်း ဝင်ရောက်သတင်းမရယူလိုင်ရန်  
တားဆီးနေသည့် တရားဝင်ဖြစ်စေ တရားဝင်ဟုတ်ဟုတ် မဟုတ်ဟုတ်  
လက်တွေ့မှာ ရှိနေသည့် မည်သည့်အဟန်အတားမဆိုကို  
ဖယ်ရှားပေးရေးအတွက် အမိန့်ထုတ်ပြန်ပေးရန်
- သတင်းထောက်နှင့် လူအခွင့်အရေးကာကွယ်စောင့်ရောက်သူများကို  
အစိုးရအရာရှိများက ရာဇ်ဝတ်ကြော်းအရ တရားစွဲဆိုမှုများကို  
ရှုတ်သိမ်းရေးအတွက် အမိန့်ထုတ်ပြန်ပေးရန်
- အင်တာနာက်ဖြတ်တောက်မှ ရှုတ်သိမ်းရေးနှင့် ထိုဖြတ်တောက်မှုနှင့်  
ငြင်း၏ အကျိုးဆက်ကို သီးသပ်ရေးကို လုပ်ဆောင်ရေးအတွက်  
အမိန့်ထုတ်ပြန်ပေးရန်
- နိုင်ငံတော် အဖွဲ့အစည်းများနှင့် အရာရှိများ ပြည်သူလူထုကို  
သတင်းအချက်အလက်များ စွမ်းစွမ်းတမံ  
ပြန့်ပြု၍ထောက်ပွဲရေးအတွက် အမိန့်ထုတ်ပြန်ပေးရန်
- ကုလသမဂ္ဂ ရာဘတ်အစီအစဉ်ဆောင်ရွက်ချက် Rabat Plan of Action  
ကို အကောင်အထည်ဖော်ရေးနှင့် အစိုးရအရာရှိများအတွက်  
သင်တန်းများ ဦးစားပေးဖော်ဆောင်ရေးအတွက်  
အမိန့်ထုတ်ပြန်ပေးရန်။

●<sup>1</sup> 2015 UPR recommendations: 143.4 (Viet Nam); 143.5 (Philippines); 143.6 (Namibia); 143.7 (United States of America); 144.1 (Paraguay); 144.2 (Latvia); 144.3 (Germany); 144.4 (Hungary); 144.5 (Sierra Leone); 144.6 (Slovenia); 144.7 (Montenegro) (Poland); 144.8 (Lithuania); 144.9 (Spain); 144.10 (Estonia) (Ghana); 144.11 (Greece); 144.12 (Bahrain); 144.13 (Switzerland); 144.15 (Algeria) (Libya); 144.17 (Turkey); 144.18 (Sudan); 144.19 (Brazil); 144.20 (Italy); 144.21 (Luxembourg); 144.22 (Georgia).

●<sup>2</sup> The Union Minister for International Cooperation informed the UN HRC 40th Session on 26 February 2019 that the government intended to sign the ICCPR in 2019. The Myanmar representative also informed exactly the same to the Special Rapporteurs for Myanmar and for freedom of opinion and expression on 8 May 2019. The Union Minister informed parliament of the government's intention on 10 September 2019.

●<sup>3</sup> Myanmar Times (12 September 2019) "Parliament rejects motion to join international civil rights treaty"  
<https://www.mmtimes.com/news/parliament-rejects-motion-join-international-civil-rights-treaty.html>

●<sup>4</sup> UPR 2015: 143.51 (Republic of Korea); 143.52 (Chile); 143.50 (Turkey); 144.333 (Guatemala); 144.34 (Montenegro); 144.35 (Senegal); 144.36 (Uruguay); 144.37 (Cyprus); 144.38 (Latvia); 145.9 (Ireland).

●<sup>5</sup> UPR 2015: 145.7 (Bahrain).

●<sup>6</sup> FEM (11 April 2019) "20 expert organisations urge Myanmar to fully guarantee the internationally protected right to freedom of expression in the Constitution" <http://freeexpressionmyanmar.org/20-expert-organisations-urge-myanmar-to-fully-guarantee-the-internationally-protected-right-to-freedom-of-expression-in-the-constitution/>

●<sup>7</sup> Translation of the Committee's final recommendations: <http://constitutionnet.org/sites/default/files/2019-07/Amendment%20Annex%20English%20Translation.pdf>

●<sup>8</sup> UPR 2015: 143.20 (Portugal); 143.33 (Nicaragua).

●<sup>9</sup> FEM (6 March 2019) "NGOs call on parliament to consult on draft privacy law amendment" <http://freeexpressionmyanmar.org/ngos-call-on-parliament-to-consult-on-draft-privacy-law-amendment/>

●<sup>10</sup> FEM (6 March 2019) "NGOs call on parliament to consult on draft privacy law amendment" <http://freeexpressionmyanmar.org/ngos-call-on-parliament-to-consult-on-draft-privacy-law-amendment/>

●<sup>11</sup> UPR 2015: 143.86 (Singapore); 144.74 (Hungary); 143.48 (Republic of Korea).

●<sup>12</sup> FEM (3 May 2020) "Myanmar's media not free or fair" <http://freeexpressionmyanmar.org/myanmars-media-not-free-or-fair/>

●<sup>13</sup> UPR 2015: 143.42 (Nepal), 143.43 (Egypt), 143.44 (Chile), 143.45 (Senegal), 143.46 (Portugal), 143.47 (Sierra Leone), 144.31 (Thailand), 143.48

(Republic of Korea).

- <sup>14</sup> FEM (19 August 2019) “5 gaps in MNHRC’s draft Strategic Plan” <http://freeexpressionmyanmar.org/5-gaps-in-mnhrcs-draft-strategic-plan/>
- <sup>15</sup> UPR 2015: 145.23 (Uruguay); 143.99 (Italy); 143.82 (Argentina); 145.28 (Saudi Arabia); 143.78 (Iceland); 143.81 (Lithuania); 143.77 (Finland); 144.82 (Chile); 144.83 (Norway).
- <sup>16</sup> FEM (2 May 2018) “Myanmar’s media freedom at risk” <http://freeexpressionmyanmar.org/myanmars-media-freedom-at-risk/>
- <sup>17</sup> These include: Soe Moe Tun, killed 13/12/2016; Aung Kyaw Naing “Par Gyi”, killed 4/10/2014; Kenji Nagai, killed 27/9/2007; Tha Win, killed 2/10/1999; Hla Han, killed 27/9/1999. FEM (2 November 2019) “5 killed journalists remembered on International Impunity Day” <http://freeexpressionmyanmar.org/5-killed-journalists-remembered-on-international-impunity-day/>
- <sup>18</sup> FEM (3 May 2020) “Myanmar’s media not free or fair” <http://freeexpressionmyanmar.org/myanmars-media-not-free-or-fair/>
- <sup>19</sup> UPR 2015: 145.32 (Latvia).
- <sup>20</sup> FEM (22 January 2018) “3rd Digital Rights Forum calls for better regulated, freer, safer online space” <http://freeexpressionmyanmar.org/3rd-digital-rights-forum-calls-for-better-regulated-freer-safer-online-space/>
- <sup>21</sup> FEM (1 January 2017) “Telecommunications Law” <http://freeexpressionmyanmar.org/telecommunications-law/>
- <sup>22</sup> FEM (2020) “Law Protecting the Privacy and Security of Citizens” <http://freeexpressionmyanmar.org/laws/law-protecting-the-privacy-and-security-of-citizens/>
- <sup>23</sup> FEM (27 February 2017) “Electronic Transactions Law” <http://freeexpressionmyanmar.org/electronic-transactions-law/>
- <sup>24</sup> FEM (6 March 2019) “NGOs call on parliament to consult on draft privacy law amendment” <http://freeexpressionmyanmar.org/ngos-call-on-parliament-to-consult-on-draft-privacy-law-amendment/>
- <sup>25</sup> FEM (5 November 2019) “Freedom of the Net: Myanmar in 2019” <http://freeexpressionmyanmar.org/freedom-of-the-net-myanmar-in-2019/>
- <sup>26</sup> FEM (5 November 2019) “Freedom of the Net: Myanmar in 2019” <http://freeexpressionmyanmar.org/freedom-of-the-net-myanmar-in-2019/>
- <sup>27</sup> FEM (29 April 2020) “Deactivating SIM cards during Covid-19 violates rights — Covid 19” <http://freeexpressionmyanmar.org/deactivating-sim-cards-during-covid-19-violates-rights-covid-19/>
- <sup>28</sup> FEM (5 November 2019) “Freedom of the Net: Myanmar in 2019” <http://freeexpressionmyanmar.org/freedom-of-the-net-myanmar-in-2019/>
- <sup>29</sup> FEM (24 June 2019) “Internet Shutdown in Rakhine and Chin States” <http://freeexpressionmyanmar.org/internet-shutdown-in-rakhine-and-chin-states/>
- <sup>30</sup> FEM (24 June 2019) “Internet Shutdown in Rakhine and Chin States” <http://freeexpressionmyanmar.org/internet-shutdown-in-rakhine-and-chin-states/>
- <sup>31</sup> FEM (21 December 2019) “Joint statement condemning one of the world’s longest internet shutdowns in Rakhine State” <http://freeexpressionmyanmar.org/joint-statement-condemning-one-of-the-worlds-longest-internet-shutdowns-in-rakhine-state/> and FEM (22 May 2020) “Multi-stakeholder webinar on Myanmar’s website blocking and shutdown” <http://freeexpressionmyanmar.org/multi-stakeholder-webinar-on-myamars-website-blocking-and-shutdown/>
- <sup>32</sup> FEM (21 June 2020) “Civil society marks 1-year of world’s longest internet shutdown” <http://freeexpressionmyanmar.org/civil-society-marks-1-year-of-worlds-longest-internet-shutdown/>
- <sup>33</sup> FEM (2 April 2020) “250 organisations condemn Myanmar government order to block websites” <http://freeexpressionmyanmar.org/250-organisations-condemn-myanmar-government-order-to-block-websites/>
- <sup>34</sup> FEM (2 April 2020) “250 organisations condemn Myanmar government order to block websites” <http://freeexpressionmyanmar.org/250-organisations-condemn-myanmar-government-order-to-block-websites/>
- <sup>35</sup> UPR 2015: 144.80 (Belgium); 144.81 (Ghana); 145.31 (Austria); 145.32 (Latvia); 143.98 (New Zealand); 143.99 (Italy); 144.83 (Norway); 143.88 (Botswana).
- <sup>36</sup> FEM (3 May 2020) “Myanmar’s media not free or fair” <http://freeexpressionmyanmar.org/myanmars-media-not-free-or-fair/>
- <sup>37</sup> FEM (16 January 2017) “News Media Law” <http://freeexpressionmyanmar.org/news-media-law/>
- <sup>38</sup> FEM (20 February 2017) “Printing and Publishing Law” <http://freeexpressionmyanmar.org/printing-and-publishing-law/>
- <sup>39</sup> FEM (13 September 2018) “Superficial amendment leaves Broadcasting Law undemocratic” <http://freeexpressionmyanmar.org/superficial-amendment-leaves-broadcasting-law-undemocratic/>
- <sup>40</sup> FEM (25 September 2018) “New bylaws are opportunity to fix Broadcasting Law flaws” <http://freeexpressionmyanmar.org/new-bylaws-are-opportunity-to-fix-broadcasting-law-flaws/>
- <sup>41</sup> FEM (27 February 2017) “Broadcasting Law” <http://freeexpressionmyanmar.org/broadcasting-law/>
- <sup>42</sup> FEM (3 May 2020) “Myanmar’s media not free or fair” <http://freeexpressionmyanmar.org/myanmars-media-not-free-or-fair/>
- <sup>43</sup> FEM (7 May 2019) “FEM welcomes release of Reuters journalists, Wa Lone and Kyaw Soe Oo” <http://freeexpressionmyanmar.org/fem-welcomes-release-of-reuters-journalists-wa-lone-and-kyaw-soe-oo/>
- <sup>44</sup> FEM (3 September 2018) “Show-trial convicts Reuters journalists to 7 years imprisonment” <http://freeexpressionmyanmar.org/show-trial-convicts-reuters-journalists-to-imprisonment/>
- <sup>45</sup> FEM (9 July 2018) “Reuters case encourages mass self-censorship about Rakhine conflict” <http://freeexpressionmyanmar.org/reuters-case-encourages-mass-self-censorship-about-rakhine-conflict-reuters/>
- <sup>46</sup> FEM (3 May 2020) “Myanmar’s media not free or fair” <http://freeexpressionmyanmar.org/myanmars-media-not-free-or-fair/>
- <sup>47</sup> FEM (3 May 2019) “Defamation? International standards and Myanmar’s legal framework” <http://freeexpressionmyanmar.org/defamation-international-standards-and-myamars-legal-framework/>
- <sup>48</sup> FEM (3 May 2020) “Myanmar’s media not free or fair” <http://freeexpressionmyanmar.org/myanmars-media-not-free-or-fair/>
- <sup>49</sup> FEM (3 May 2019) “Defamation? International standards and Myanmar’s legal framework” <http://freeexpressionmyanmar.org/defamation-international-standards-and-myamars-legal-framework/>
- <sup>50</sup> FEM (11 December 2017) “66(d) no real change” <http://freeexpressionmyanmar.org/wp-content/uploads/2017/12/66d-no-real-change.pdf>
- <sup>51</sup> FEM (3 May 2019) “Defamation? International standards and Myanmar’s legal framework” <http://freeexpressionmyanmar.org/defamation-international-standards-and-myamars-legal-framework/>
- <sup>52</sup> FEM (24 June 2017) “Coalition statement calling for repeal of 66(d)” <http://freeexpressionmyanmar.org/coalition-statement-calling-for-repeal-of-66d/>; FEM (29 June 2017) “Joint statement with Amnesty to repeal 66(d)” <http://freeexpressionmyanmar.org/joint-statement-with-amnesty-to-repeal-66d/>; FEM (13 July 2017) “Repeal 66(d) to protect legal constitutionality, non-duplication and clarity” <http://freeexpressionmyanmar.org/repeal-66d-to-protect-legal-constitutionality-non-duplication-and-clarity/>
- <sup>53</sup> Telecommunications Law and the Anti-Corruption Law: FEM (3 May 2019) “Defamation? International standards and Myanmar’s legal framework” <http://freeexpressionmyanmar.org/defamation-international-standards-and-myamars-legal-framework/>
- <sup>54</sup> FEM (2020) “Law Protecting the Privacy and Security of Citizens” <http://freeexpressionmyanmar.org/laws/law-protecting-the-privacy-and-security-of-citizens/>
- <sup>55</sup> FEM (6 March 2019) “NGOs call on parliament to consult on draft privacy law amendment” <http://freeexpressionmyanmar.org/ngos-call-on-parliament-to-consult-on-draft-privacy-law-amendment/>

---

[parliament-to-consult-on-draft-privacy-law-amendment/](#)

- <sup>56</sup> FEM – published in Frontier Myanmar journal (15 September 2017) “The 66(d) amendment: tinkering at the edges” <https://www.frontiermyanmar.net/en/the-66d-amendment-tinkering-at-the-edges/>
- <sup>57</sup> UPR 2015: 144.31 (Thailand).
- <sup>58</sup> FEM (3 May 2020) “Myanmar’s media not free or fair” <http://freeexpressionmyanmar.org/myanmars-media-not-free-or-fair/>
- <sup>59</sup> UPR 2015: 144.84 (Brazil); 145.33 (France); 145.34 (Sweden); 145.35 (Luxembourg); 145.36 (Estonia).
- <sup>60</sup> FEM (26 March 2020) “No permission to protest” <http://freeexpressionmyanmar.org/no-permission-to-protest/>
- <sup>61</sup> FEM (26 February 2018) “5 violations that need addressing in protest law amendment” <http://freeexpressionmyanmar.org/5-violations-that-need-addressing-in-protest-law-amendment/>
- <sup>62</sup> FEM (15 May 2018) “Crackdown on anti-war activists shows protests still need permission” <http://freeexpressionmyanmar.org/crackdown-on-anti-war-activists-shows-protests-still-need-permission/>
- <sup>63</sup> FEM (26 March 2020) “No permission to protest” <http://freeexpressionmyanmar.org/no-permission-to-protest/>
- <sup>64</sup> FEM (26 March 2020) “No permission to protest” <http://freeexpressionmyanmar.org/no-permission-to-protest/>
- <sup>65</sup> FEM (26 February 2018) “5 violations that need addressing in protest law amendment” <http://freeexpressionmyanmar.org/5-violations-that-need-addressing-in-protest-law-amendment/>
- <sup>66</sup> FEM (26 March 2020) “No permission to protest” <http://freeexpressionmyanmar.org/no-permission-to-protest/>
- <sup>67</sup> FEM (26 February 2018) “5 violations that need addressing in protest law amendment” <http://freeexpressionmyanmar.org/5-violations-that-need-addressing-in-protest-law-amendment/>
- <sup>68</sup> UPR 2015: 145.23 (Uruguay); 143.99 (Italy); 144.82 (Chile); 144.83 (Norway); 145.22 (Italy).
- <sup>69</sup> FEM (26 March 2020) “No permission to protest” <http://freeexpressionmyanmar.org/no-permission-to-protest/>
- <sup>70</sup> FEM (26 March 2020) “No permission to protest” <http://freeexpressionmyanmar.org/no-permission-to-protest/>
- <sup>71</sup> FEM (26 March 2020) “No permission to protest” <http://freeexpressionmyanmar.org/no-permission-to-protest/>
- <sup>72</sup> FEM (26 March 2020) “No permission to protest” <http://freeexpressionmyanmar.org/no-permission-to-protest/>
- <sup>73</sup> UPR 2015: 145.32 (Latvia); 143.84 (Cuba); 143.85 (Georgia).
- <sup>74</sup> FEM (27 February 2017) “Broadcasting Law” <http://freeexpressionmyanmar.org/broadcasting-law/>
- <sup>75</sup> FEM (3 May 2020) “Myanmar’s media not free or fair” <http://freeexpressionmyanmar.org/myanmars-media-not-free-or-fair/>
- <sup>76</sup> FEM (24 June 2019) “Internet Shutdown in Rakhine and Chin States” <http://freeexpressionmyanmar.org/internet-shutdown-in-rakhine-and-chin-states/>
- <sup>77</sup> FEM (2 April 2020) “250 organisations condemn Myanmar government order to block websites” <http://freeexpressionmyanmar.org/250-organisations-condemn-myanmar-government-order-to-block-websites/>
- <sup>78</sup> FEM (3 September 2018) “Show-trial convicts Reuters journalists to 7 years imprisonment” <http://freeexpressionmyanmar.org/show-trial-convicts-reuters-journalists-to-imprisonment/>
- <sup>79</sup> FEM (12 March 2020) “New National Records and Archives Law preserves government secrecy” <http://freeexpressionmyanmar.org/new-national-records-and-archives-law-preserves-government-secrecy/>
- <sup>80</sup> FEM (12 March 2020) “New National Records and Archives Law preserves government secrecy” <http://freeexpressionmyanmar.org/new-national-records-and-archives-law-preserves-government-secrecy/>
- <sup>81</sup> FEM (18 July 2019) “New Bill a big step backwards for RTI” <http://freeexpressionmyanmar.org/new-bill-a-big-step-backwards-for-rti/>
- <sup>82</sup> FEM (18 July 2019) “New Bill a big step backwards for RTI” <http://freeexpressionmyanmar.org/new-bill-a-big-step-backwards-for-rti/>
- <sup>83</sup> FEM (4 April 2018) “Right to truth” <http://freeexpressionmyanmar.org/right-to-truth/>
- <sup>84</sup> FEM (3 September 2018) “Show-trial convicts Reuters journalists to 7 years imprisonment” <http://freeexpressionmyanmar.org/show-trial-convicts-reuters-journalists-to-imprisonment/>
- <sup>85</sup> FEM (3 May 2019) “Defamation? International standards and Myanmar’s legal framework” <http://freeexpressionmyanmar.org/defamation-international-standards-and-myanmars-legal-framework/>
- <sup>86</sup> FEM (6 March 2019) “NGOs call on parliament to consult on draft privacy law amendment” <http://freeexpressionmyanmar.org/ngos-call-on-parliament-to-consult-on-draft-privacy-law-amendment/>
- <sup>87</sup> FEM (25 February 2020) “Proposed bill will punish government staff who release information about Corona” <https://www.facebook.com/FreeExpressionMyanmar/posts/2723452031101702>
- <sup>88</sup> FEM (5 November 2019) “Freedom of the Net: Myanmar in 2019” <http://freeexpressionmyanmar.org/freedom-of-the-net-myanmar-in-2019/>
- <sup>89</sup> FEM (4 April 2018) “Right to truth” <http://freeexpressionmyanmar.org/right-to-truth/>
- <sup>90</sup> FEM (4 April 2018) “Right to truth” <http://freeexpressionmyanmar.org/right-to-truth/>
- <sup>91</sup> These included:
  - 9 recommendations to ratify ICERD: UPR 2015: 144.16 (Ghana); 144.4 (Hungary); 144.15 (Algeria) (Libya); 144.17 (Turkey); 144.18 (Sudan); 144.19 (Brazil); 145.1 (Austria); 143.9 (Egypt).
  - 11 recommendations to protect women: UPR 2015: 145.14 (Lithuania); 143.63 (Japan); 143.103 (Italy); 143.56 (France); 143.53 (Pakistan); 143.57 (Austria); 143.69 (Spain); 143.68 (Serbia); 143.66 (Sweden); 143.67 (Namibia); 143.71 (Paraguay).
  - 13 recommendations to protect religious minorities: UPR 2015: 143.89 (Sudan); 143.93 (Republic of Korea); 143.96 (Holy See); 143.94 (Indonesia); 143.90 (Malaysia); 143.91 (Turkey); 143.92 (China); 143.88 (Botswana); 143.97 (Poland); 145.65 (Sweden); 145.49 (Malaysia); 145.10. (Austria); 144.47 (Mexico).
- 6 recommendations to protect ethnic minorities: UPR 2015: 143.24 (Slovenia); 143.90 (Malaysia); 143.92 (China); 145.10. (Austria); 143.60 (Nepal); 143.61 (Ecuador).
- 7 recommendations to address incitement and “hate speech”: 145.12 (Norway); 143.62 (New Zealand); 145.48 (Belgium); 145.50 (Djibouti); 145.51 (Egypt); 144.51 (Algeria); 145.10 (Austria).
- <sup>92</sup> FEM (27 March 2017) “Protection Against Hate Speech Bill” <http://freeexpressionmyanmar.org/protection-against-hate-speech-bill/>
- <sup>93</sup> FEM (25 August 2017) “FEM welcomes Kofi Annan commission recommendations on media, access to information, and hate speech” <http://freeexpressionmyanmar.org/fem-welcomes-kofi-annan-commission-recommendations-on-media-access-to-information-and-hate-speech/>
- <sup>94</sup> FEM (22 April 2020) “Hate speech Directive threatens free expression in election countdown” <http://freeexpressionmyanmar.org/hate-speech-directive-threatens-free-expression-in-election-countdown/>
- <sup>95</sup> FEM (22 April 2020) “Hate speech Directive threatens free expression in election countdown” <http://freeexpressionmyanmar.org/hate-speech-directive-threatens-free-expression-in-election-countdown/>
- <sup>96</sup> FEM – published in Irrawaddy media (28 August 2018) “Let’s talk about “hate speech”” <https://burma.irrawaddy.com/news/human-rights/2018/08/28/168009.html>
- <sup>97</sup> FEM – published in Irrawaddy media (28 August 2018) “Let’s talk about “hate speech”” [https://burma.irrawaddy.com/news/human-](https://burma.irrawaddy.com/news/human-rights/2018/08/28/168009.html)

---

[rights/2018/08/28/168009.html](#)

- <sup>98</sup> FEM – published in Irrawaddy media (28 August 2018) “Let’s talk about “hate speech”” <https://burma.irrawaddy.com/news/human-rights/2018/08/28/168009.html>
- <sup>99</sup> FEM – published in Irrawaddy media (28 August 2018) “Let’s talk about “hate speech”” <https://burma.irrawaddy.com/news/human-rights/2018/08/28/168009.html>
- <sup>100</sup> UPR 2015: 145.14 (Lithuania); 143.63 (Japan); 143.103 (Italy); 143.56 (France); 143.53 (Pakistan); 143.57 (Austria); 143.69 (Spain); 143.68 (Serbia); 143.66 (Sweden); 143.67 (Namibia); 143.71 (Paraguay).
- <sup>101</sup> FEM (29 December 2018) ““Shut up girl, it’s too sensitive!” <http://freeexpressionmyanmar.org/mdrf-invitation-shut-up-girl-its-too-sensitive/>
- <sup>102</sup> FEM (29 December 2018) ““Shut up girl, it’s too sensitive!” <http://freeexpressionmyanmar.org/mdrf-invitation-shut-up-girl-its-too-sensitive/>
- <sup>103</sup> FEM (29 January 2019) “Daring to defy Myanmar’s patriarchy” <http://freeexpressionmyanmar.org/daring-to-defy-myammars-patriarchy/>
- <sup>104</sup> FEM (29 January 2019) “Daring to defy Myanmar’s patriarchy” <http://freeexpressionmyanmar.org/daring-to-defy-myammars-patriarchy/>

# ပြည်ထဲရေး အပစ်ပယ်ခံလိုက်ရပြီလား

မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် ကဗျာနိုင်ငံအားလုံး၏  
လူအခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်  
အတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှု  
ငါးနှစ်ဘဏ်သုံးသပ်ချက်

မြန်မာနိုင်ငံ၏ ဒီမိုကရေစိအသွေကူးပြောင်မှုသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂  
ရက်နောက် (၁၀) နှစ် ပြည့် မည်ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင်  
တစ်စိတ်တစ်ပိုင်းမွန့်လင်းသည့် ပထမဆုံး အတွေ့တွေ့ရွေးကောက်ပွဲကို  
ကျွေးပြီးနောက် အရပ်သားအမည် ၂၀၁၅ ဖြစ်လာခဲ့သည်။  
နောက်ငါးနှစ်အကြော် ကျွေးပသည့် ၂၀၁၅ ခုနှစ်  
အတွေ့တွေ့ရွေးကောက်ပွဲမှာတော့ NLD အစိုးရ ပြန်လည်ပေါ်ပေါက်ခဲ့ပြီး  
ယခုနှစ်မှာတော့ မြန်မာနိုင်ငံ၏ တတိယပြောက် အတွေ့တွေ့ရွေးကောက်ပွဲကို  
ကျွေးပတော်မှတ် ဖြစ်သည်။ ထို ၁၀ နှစ်ကာလ တစ်လျှောက်တွင်  
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ယင်းအခွင့်အရေး၏  
အစိတ်အပိုင်းများဖြစ်သည့် မြတ်သွေး အစိုးရ အစိုးရ အစိုးရ၊  
သတင်းအချက်အလက်ရပိုင်ခွင့်နှင့် ခွဲဗြားဆက်ဆံမှုတိုက်ဖျက်ရေး တို့သည်  
ကြီးမားသော်မြိမ်းခြောက်မှုများနှင့် ကြိုးတွေးခဲ့ရပြီး ရုံဖန်ရုံခေါ်လောက်သာ  
လေးတားအသိအမှတ်ပြုခဲ့ခဲ့ ရသည်။ ဤအစီရင်ခံစာတွင်  
ထိုအပြောင်းအလဲများကို စစ်ဆေးဖော်ထုတ်ထားပါသည်။

ဤအစီရင်ခံစာသည် မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် ယူပိုအလုပ်ငန်းစဉ်အတွက်  
FEM ကတင်သွင်းသော အစီရင်ခံစာ ဖြစ်သည်။ ၂၀၁၅ ယူပိုအတွက်  
မြန်မာအစိုးရကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်းများက အကြိုးပြုခဲ့သည် အမျိုးမျိုး  
သော တိုက်တွန်းချက်များအနေကြုံတွေ့ရှိခဲ့သွားခဲ့  
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်စပ်လျဉ်းသည့် အကြိုးပြုခဲ့ခြင်း အားလုံး ကို  
ဖော်ပြထားသည်။ FEM သည် ၂၀၁၅ ယူပိုအား အကြိုးပြုတိုက်တွန်းချက်  
တစ်ခုချင်းစီတိုင်းကို အကဲဖြတ် စစ်ဆေးထားပြီး  
ထိုအကြိုးပြုတိုက်တွန်းချက်များကို အကောင်အထည်ဖော်ခြင်း ရှိမရှိနိုင်း  
ပြီးခဲ့သော ငါးနှစ် အတွင်း အခြေအနေတိုးတက်မှု ရှိမရှိနိုင်း  
နိုင်အတိုင်းမပြောင်းလဲဘဲ ရှိမရှိ ပိုမိုဆိုရားလာမှု ရှိမရှိကို ရှင်းလင်း ထားသည်။

## Reform abandoned?

### 5-year review of freedom of expression for Myanmar's 2020 UN Universal Periodic Review

7 November 2020 marks 10 years of Myanmar's democratic transition. In 2010, the first partially-open general elections took place creating the quasi-civilian USDP government. Five years later, the 2015 general elections returned an NLD government. This year, Myanmar will have its third general elections. Over those 10 years, the right to freedom of expression – including its components media, digital, protest, right to information, and anti-discrimination – has faced great threats and in some cases been upheld. This report examines those changes.

This report is FEM's submission to Myanmar's 2020 UPR. It includes all of the different UN Member States' recommendations relating to freedom of expression which were made to Myanmar in the previous 2015 UPR. FEM has assessed each of the 2015 UPR recommendations and explained whether those recommendations have been implemented or not, and also whether that situation has improved, remained the same, or worsened over the past five years.